

PEACE Info (July 15, 2022)

- Pro-Regime Militia Blamed as Another Member of Myanmar’s NLD Killed
- Myanmar Regime Convoy Ambushed; Five Soldiers Killed in Southern Myanmar
- Over 10,000 Civilians Flee Myanmar Junta Airstrikes in Sagaing
- Junta troops torch more than 150 oil wells in Myanmar’s Magway region
- Myanmar junta forces destroy resistance base in Magway
- Karen Resistance Group Claims Another Victory Over Myanmar Junta Troops
- Three resistance fighters killed in Tanintharyi as junta unit appears to anticipate ambush
- Junta soldiers pose as PDF fighters to trap Sagaing villagers
- Junta Red Tape Sparks Medicine Shortages in Myanmar
- Despite the risks, many doctors in Myanmar stand firm against the junta
- Myanmar suspends foreign loan repayments amid dollar crunch
- Militia Chief Seized Over Alleged Murder of Myanmar Junta Officer’s Relative
- Ministry of Foreign Affairs of Myanmar responds to the tweet by Mr. Peter Vowles
- ‘I stand by our decision’: UK envoy forced out of Myanmar
- Junta Watch: Russia’s Half-Hearted Embrace Is Better than None; British Envoy Gets the Boot, and More
- China-Backed Illegal Rare Earth Mining Surging in Northern Myanmar
- Indian firm supplying ordnance fuses to Myanmar military
- တန့်ဆည်မြို့နယ် အကုက္ကားရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
- စစ်ကိုင်းတိုင်း အင်းတော်နဲ့ ဝန်းသိုမှာ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေတိမ်းရှောင်
- ဒီပဲယင်း လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦး သေဆုံး၊ ၄၀၀၀ နီးပါး ထွက်ပြေးနေရ
- မြိုင်မြို့နယ် ဌေးအောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံး
- မြိုင်မြို့နယ်၌ ရွာမီးရှို့သည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး
- ပုလောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့် အကူအညီလိုအပ်နေ
- ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲဒေသတွင်း တိုက်ပွဲများဖြစ်ပွား
- ဇူလိုင် ၁၄ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေ၊ ၁၆ ဦးထိခိုက်ဒဏ်ရာရဟု NUG ပြော
- တလအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၁၉၇၅ ဦးသေဆုံးဟု NUG ပြော
- စစ်အာဏာသိမ်း ၁ နှစ်ခွဲအကြာ ဖမ်းဆီးခံရသူပေါင်း ၁၄၆၀၀ ကျော်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၈၃ ဦးထိရှိလာ
- နေပြည်တော်ဆွေးနွေးပွဲမတိုင်မီ SSPP တပ်စခန်းတွေကို မိုင်းရှူးမြို့နယ်ထဲက ထွက်ခွာခိုင်း
- SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ
- SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား
- ကျောက်ဂူဘက်တွင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွား
- ကျောက်ကြီးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ
- ကျောက်ကြီးတွင် စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွားသည့် ကရင်လူငယ် (၂၃)ဦး ပြန်မလွတ်သေး
- သူရဘွဲ့ရ ရဲဒုတပ်ကြပ် ၁ ဦး ကေအန်ယူထံ အလင်းဝင်
- တိုက်ပွဲနေ့စဉ်ဖြစ်ပွားသော်လည်း ကာစီနီလုပ်ငန်းအဆောက်အဦများ အလုပ်မပျက်ကြီးထွားလာနေ
- ရသေ့တောင်၊ ပုဏ္ဏားကျွန်းကားလမ်း ပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်ကြုံ
- ပြည်ပချေးငွေ ပြန်ပေးဆပ်မှု ဆိုင်းငံ့ထားရန် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ဗဟိုဘဏ် ညွှန်ကြား
- စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ Facebook အစီရင်ခံစာမှာ ဖော်ပြ
- မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးငွေညှစ်နေ

Pro-Regime Militia Blamed as Another Member of Myanmar's NLD Killed

By THE IRRAWADDY | 15 July 2022

The killing spree targeting National League for Democracy (NLD) members continues with an executive of the party's branch in Kantbalu Township, Sagaing Region being killed on July 8.

U Kyaw Myint was reportedly abducted and killed by pro-junta Pyu Saw Htee militia members who accused him of acting as an informant in the arrest by the local People's Defense Force earlier this month of three men including a son of the Tawkashat Village Pyu Saw Htee leader. U Kyaw Myint's body was not returned to the family, but cremated on the orders of the regime.

"Though U Kyaw Myint was an NLD executive, he steered clear of political issues after the military coup. He was intentionally killed. Pyu Saw Htee militias have a strong presence in Tawkashat thanks to a nationalist monk called U Wasawa," a resident said.

U Wasawa is a member of a nationalist Buddhist monk organization known by its Burmese acronym Ma Ba Tha.



NLD Kantbalu Township executive U Kyaw Myint

Local free funeral service providers said they helped cremate U Kyaw Myint's body after taking it from the mortuary of the Kantbalu Township Hospital on July 9.

The regime and its affiliates have been killing NLD lawmakers, executives, members and supporters since the coup. Three NLD members—lawmaker U Kyaw Myo Min from Mon State's Bilin Township, and party members U Pann Myint and U Ko Ko Maung—were killed by the regime in June.

A spokesman for the NLD said: "The chairman of the State Administration Council [the Myanmar regime's governing body] has detained, tortured and killed with hard feelings politicians, activists, defenders of democracy and human rights, and professional journalists. It is very saddening. He fears that he might lose, and he is doing everything he can think of out of desperation."

Some 917 NLD members including lawmakers have been detained since the coup, and 216 have been released. A total of 18 including a lawmaker have died due to torture during interrogation and lack of proper medical treatment in prison, according to the NLD.

According to the NLD's Human Rights Documentation Team, from the day of the coup on Feb. 1 2021 to July 1 this year there were 106 attacks on party offices including its headquarters, and the houses and property of 224 party members including 119 lawmakers were sealed off.

The team said five party members and seven party supporters were killed and their bodies dumped by roadsides as of May 5 by pro-junta vigilante groups including Thwe Thout, Sun Ye, the Nationalist Coalition and the Nationalist Alliance.

The **terror group Thwe Thout** announced on April 21 that, to counter resistance attacks on junta targets, it was launching “Operation Red” against members and supporters of the NLD, their families, and supporters of the anti-regime People’s Defense Force (PDF).

Local sources in Mandalay said that at least 20 NLD supporters have been killed in Mandalay Region since Thwe Thout launched its operation.

<https://www.irrawaddy.com/news/burma/pro-regime-militia-blamed-as-another-member-of-myanmars-nld-killed.html>

Myanmar Regime Convoy Ambushed; Five Soldiers Killed in Southern Myanmar

By THE IRRAWADDY | 15 July 2022

At least five Myanmar junta soldiers were reportedly killed on Wednesday in an ambush by a combined force of resistance groups in southern Myanmar’s Tanintharyi Region.

The ambush followed a night attack on the local office for Military Security Affairs, commonly known as the military intelligence office, in Yebyu Township, Dawei District. The office was burned to the ground, according to the Dawei Guerrilla Revolutionary Force (DGRF).

Regime soldiers and pro-junta Pyu Saw Htee militia are stationed at the office, but the DGRF couldn’t confirm the number of military regime casualties.

Three military vehicles carrying around 40 soldiers on their way to reinforce the office were subsequently ambushed with mines by the Launglon People’s Defense Force (PDF) and three other resistance groups near Yebyu Bridge.

Five soldiers died on the spot and many more were injured.

“These three vehicles came from the western part of Yebyu Town to help the military security affairs office. However, two were stopped and one turned back after our mine attack,” a Launglon PDF spokesperson said.

Resistance forces urged the public to avoid police stations and the military office as they will continue to attack junta troops.

“We want to request the public to stay away from soldiers, police and their stooges, the Pyu Saw Htee. Moreover, the public shouldn’t follow military and police vehicles closely,” Launglon PDF added.

Tanintharyi Region is a stronghold of armed resistance in southern Myanmar. There have been frequent clashes between resistance fighters and junta troops in Launglon, Thayetchaung and Yebyu townships in Dawei District.

<https://www.irrawaddy.com/news/burma/myanmar-regime-convoy-ambushed-five-soldiers-killed-in-southern-myanmar.html>

Over 10,000 Civilians Flee Myanmar Junta Airstrikes in Sagaing

By THE IRRAWADDY | 15 July 2022

Myanmar's military regime has committed yet another war crime by conducting airstrikes on Thursday on four villages in Tabayin Township, Sagaing Region that killed two civilians and forced over 10,000 people from a dozen villages to flee their homes.

On Thursday afternoon, regime forces arrived by helicopter to raid Namyar Village in the east of Tabayin Township, while two Russian-made Mi-35 helicopter gunships attacked the village for about 40 minutes, according to local news sources.

The junta gunships also attacked three nearby villages, despite not facing any opposition to the raid.

At the same time, another military detachment dropped by helicopters in the township in early July occupied neighboring Nayakan Village.

The airstrikes came hours after a pro-regime Telegram channel posted that many fighters from the ethnic armed organization the Kachin Independence Army had arrived in the villages, an official of Tabayin's Brothers, a local group assisting internally displaced people (IDP), told The Irrawaddy on Friday.

50-year-old villager U Khin Maung San and a female resident were killed during the airstrike on Namyar Village. Two other villagers were injured, according to local rights groups.

On Friday, around 100 residents in Namyar Village who had been detained by junta troops were released, said the Tabayin Assistance Association for IDPs.

After leaving Namyar, regime soldiers raided nearby Yin Khyay Village on Friday, opening fire as they did so. At the same time, the second military detachment raided and torched houses in nearby Kone Tel Village, after torching houses in Nayakan Village on Friday morning, according to the IDP assistance groups.

Currently, the IDPs are in urgent need of food and medicine, as residents frequently have to flee their homes due to numerous junta raids and airstrikes, said a member of the Tabayin Assistance Association for IDPs.

"The junta are attacking innocent civilians in the townships. Now we face a food shortage due to the increasing number of IDPs. Even the villages that are sheltering the IDPs are now facing a food crisis themselves," he added.

There have been at least five airstrikes on civilian targets in Tabayin Township, said the spokesperson for the Tabayin's Brothers group.

As of Thursday, regime forces have burned down over 560 houses during their raids on 26 villages in the township since the coup, said the spokesperson.

"During the revolutionary period, almost the whole population are suffering. However, our people must depend on each other as they have no other options," the spokesperson added.

He also requested people to supply the IDPs in the township with food and medicine.

Since last September's declaration of a people's defensive war by the civilian National Unity Government (NUG), regime forces have relentlessly committed atrocities such as arbitrary arrests, indiscriminate killings of civilians, carrying out torture, massacres, burning people alive and using civilians as human shields, air and artillery strikes on residential areas and the looting and torching of homes, especially in Chin, Kachin, Shan, Kayah, Mon and Karen States and Magwe, Mandalay and Sagaing regions.

Last month, the NUG's Ministry of Home Affairs and Immigration said that junta forces committed almost 2,800 war crimes across the country from last December 1 to May 31 this year.

<https://www.irrawaddy.com/news/burma/over-10000-civilians-flee-myanmar-junta-airstrikes-in-sagaing.html>

Junta troops torch more than 150 oil wells in Myanmar's Magway region

Residents say the destruction has devastated the local economy.

Reported by Burmese Service | 2022.07.15



Oil wells burn in Magway region, Myanmar, July 2022. We Love Myaing

Junta troops have set fire to more than 150 private oil wells over the past two weeks in Myanmar's Magway region, residents and members of the armed opposition said Friday, destroying the local economy and leaving

villagers with no way to earn a living.

Residents of Magway's Pauk and Myaing townships told RFA Burmese that since the first week of July, around 100 junta soldiers have been raiding villages with small-scale private oil wells in the area during their search for anti-junta People's Defense Force (PDF) paramilitaries.

They said that the troops set fire to 37 wells and 102 wells in Myaing's Kyauk Khwet village on July 8 and July 13, respectively, and another 15 wells in Pauk's Tha Yet Kan village on July 3.

A resident of Pauk township told RFA Burmese that the troops were intentionally targeting the wells because they believe residents are helping to supply the PDF with income generated from the oil they sell.

"Now they are burning the oil wells, even if you pay them not to do it," said the resident, speaking on condition of anonymity.

“Most of them demand money [as protection] ... but once one group gets paid, another group arrives, and then another group. Sometimes a unit officer demands money and then his soldiers burn the wells after he leaves anyway.”



Hand-dug oil well field, March 2019. Credit: Screengrab from RFA video

Livelihoods ruined

Another resident of Pauk, who also declined to be named, said villagers who depend on the oil wells for their livelihoods can no longer make

ends meet because of the destruction.

“They burned both the oil wells and the oil reservoir tanks. There are hundreds of hand-dug wells in the vicinity and they were all destroyed,” the resident said.

“When the wells were destroyed, the owners as well as the laborers lost their jobs. They are all suffering. They have no idea how to carry on with their lives.”

Residents said the junta troops who raided the villages and burned the oil wells were stationed on Padamya Mountain near the Pauk villages of Son Kone and Na That.

Attempts by RFA to contact junta Deputy Information Minister Maj. Gen. Zaw Min Tun for comment on the well burnings went unanswered Friday.

But junta state-owned media has reported that the oil wells were destroyed because the owners were providing financial support to PDF forces.



Hand-dug oil well worker in Myanmar, March 2019. Credit: Screengrab from RFA video

Targeting PDF support

Aung Zey, a leader of the local PDF group Myaing Villages Revolution Front, said junta troops are burning the oil wells in a bid to cut off supplies to the armed resistance forces that control the areas.

“The majority of our people are participating in this revolution in one way or another and are supporting it. So, we believe the burning of these oil wells was done with the intention of ending support for our group,” he said.

Residents estimate there are more than 500 oil wells located in Myaing and Pauk townships combined.

They said military raids on the wells have led to pitched battles between junta troops and the PDF in recent weeks.

Translated by Khin Maung Nyane. Written in English by Joshua Lipos.

Myanmar junta forces destroy resistance base in Magway

The attack came days after the capture of an army corporal by an anti-regime group based in southern Pakkoku Township

[Han Thit](#) | Published on Jul 15, 2022



A photo posted by a pro-junta group on social media shows some of the items captured during the July 11 raid on the MC-KCDF base

A base run by a local resistance group operating in Magway Region's Pakkoku Township was overrun by regime forces on Tuesday, according to a spokesperson for the group.

Around 250 junta troops swarmed the base, located on the western bank of the Ayeyarwady River in the southern part of the township, forcing its members to retreat, he said.

"They marched towards us like ants," Naga Gyi, the spokesperson for the Myit Chay and Kyun Chaung Defence Force (MC-KCDF), told Myanmar Now.

"We had explosives, but we also would have needed automatic guns to take down such a big group, and we didn't have enough, so we ended up losing all of our IEDs as well," he added.

In addition to IEDs, or improvised explosive devices, the group lost 10 handmade rifles and six handmade mortars, as well as five vehicles, fuel, and several mechanical devices, he said.

The raid came days after an army corporal from a unit stationed in Seik Kha Wa, a village on the opposite side of the Ayeyarwady River from Bagan Nyaung-U, was captured by resistance forces near the village of Shar Du last Thursday.

The next day, around 100 soldiers and members of the junta-backed Pyu Saw Htee militia started torching buildings in Shar Du and the neighbouring village of Saing Hpyu, according to Naga Gyi.



MC-KCDF uniforms seized by junta troops in the July 11 raid

He added that the junta forces found their base by forcing local villagers to guide them to it. "They had no choice, because the military had them at gunpoint," he said

"The base was reduced to ashes, but we will continue to fight for as long as we live. This is just a minor setback," he added.

On Thursday, pro-military social media channels posted photos of some of the goods seized from the base, including weapons, uniforms, solar panels, and food supplies.

The photos also showed the graves of two resistance fighters allegedly killed during the raid on the base.

The MC-KCDF has claimed responsibility for a number of attacks on junta troops travelling across the Tan Kyi hill area, where the village of Seik Kha Wa is located.

The group says that its explosives have killed both regime soldiers and members of the Pyu Saw Htee.

<https://www.myanmar-now.org/en/news/myanmar-junta-forces-destroy-resistance-base-in-magway>

Karen Resistance Group Claims Another Victory Over Myanmar Junta Troops

By NORA AUNG | 15 July 2022

An estimated eight Myanmar regime soldiers, including a major who was an acting battalion commander, were killed in Myawaddy Township, Karen State, according to the Cobra Column, which took part in the fighting.

On Wednesday afternoon clashes occurred between resistance groups and troops from Infantry Battalion 8 and Light Infantry Battalion 207, who were trying to reach around 30 injured soldiers from Tuesday's fighting at Thone Htat Kwe on the Myawaddy-Waw Lay road.

Approximately 120 regime soldiers were defeated on Tuesday and a battalion commander and his deputy were killed, Cobra said.

The resistance group is fighting alongside the Karen National Liberation Army (KNLA) in Karen State. The KNLA is an armed wing of the Karen National Union, along with the Karen National Defense Organization (KNDO).

The Myawaddy-Waw Lay road has reportedly been controlled by Cobra since March and is required to send reinforcements to the junta's major Ukayit Hta outpost in Waw Lay and needed to recapture the Thay Baw Boe outpost, which was seized by resistance groups on May 18.

"At least eight regime soldiers were killed, including a major. The fighting has stopped. Reinforcements are arriving so heavy fighting will start again soon," Myo Thura Ko Ko of the Cobra Column told The Irrawaddy on Friday.

He said a resistance fighter was lightly injured. The Irrawaddy could not verify the casualty figures.

Regime forces fired shells during Wednesday's fighting but could not call in airstrikes because the fighting was close to the Thai border. The junta recently had to apologize to

Bangkok after a fighter jet crossed about 4km into Thai air space in Tak province on June 30 while bombing to defend the Ukayit Hta outpost.

Cobra released photos of dead bodies and seized weapons, including 705 bullets, rocket-propelled grenades, three hand grenades and two 60mm shells, on Wednesday.

Cobra fights with the KNLA and the Venom Column is associated with the KNDO, which has been trying to seize the Ukayit Hta outpost since June 26. Fighting continues at the outpost.

On July 8, Cobra said it killed five regime soldiers, including a Light Infantry captain, who were en route to reinforce the outpost.

On Monday Cobra said five regime soldiers had defected. In videos, the deserters say they are in their late teens and early 20s and were previously deployed in Rakhine State.

More than 1,000 Waw Lay residents had fled across the Moei River to Thailand by June 30 due to the fighting, according to a rescue team in the Thai border town of Mae Sot.

<https://www.irrawaddy.com/news/burma/karen-resistance-group-claims-another-victory-over-myanmar-junta-troops.html>

Three resistance fighters killed in Tanintharyi as junta unit appears to anticipate ambush

After Myanmar army troops crush a surprise attack by a KNDO and PDF coalition, a PDF spokesperson says an information leak is likely to blame

Maung Shwe Wah | Published on Jul 15, 2022



Members of the Karen National Union's armed forces—which include the Karen National Liberation Army and the KNDO—are seen in Thaton District in Mon State in June (KNU)

Three members of the anti-junta resistance were killed in a battle with the Myanmar army after the Karen National Defence Organisation (KNDO) and the Palaw Township People's Defence Force attempted a joint attack on a military unit in the Tanintharyi Region township on Wednesday.

The KNDO—an armed wing of the Karen National Union—and the Palaw PDF had planned to ambush around 20 soldiers occupying a monastery in the village of Pa Wut Kone, eight miles south of Palaw town, at 5am.

However, the junta troops at the site appeared to have been tipped off about the operation and began a counter-attack before resistance fighters were in position, a spokesperson for the Palaw PDF told Myanmar Now. A seven-hour battle reportedly followed.

“I think the information that we were coming was leaked to the junta. They were waiting for us to arrive and started firing at us before we could start attacking them,” he said. “The clash escalated after that.”

The casualties included Hpa Aye, the KNDO's 37-year-old squad commander; an 18-year-old private in the ethnic armed organisation whose name was not confirmed at the time of reporting; and Saw Bwar, a 20-year-old member of the Palaw PDF.

"All three of the men were killed by sniper fire," the PDF spokesperson said.

He explained that the commander was shot in the pelvis and the KNDO private in the head, while the PDF member was fatally struck in the thigh and head as he had attempted to drag the private's body out of the battle zone.

In response to the guerrilla-style attack, the military sent some 100 troop reinforcements from the Palaw-based Infantry Battalion 285 to Pa Wut Kone, and deployed guards around the village.

There were several clashes between the military and resistance forces in Palaw Township in early 2022, including in Pa Wut Kone.

<https://www.myanmar-now.org/en/news/three-resistance-fighters-killed-in-tanintharyi-as-junta-unit-appears-to-anticipate-ambush>

Junta soldiers pose as PDF fighters to trap Sagaing villagers

According to a PDF officer in Pinlebu Township, the regime forces were also joined by members of an ethnic army

Khin Yi Yi Zaw | Published on Jul 15, 2022



Myanmar's junta has deployed large numbers of troops to Sagaing since the 2020 coup

Regime forces wearing People's Defence Force (PDF) uniforms arrested dozens of villagers and killed at least two in Sagaing Region's Pinlebu Township earlier this week, according to PDF sources.

Soldiers entered the villages of Pa Lu Thar, Saing Hlyar Gyi, Nyaung Pin Thar, and Zay Di Oo from neighbouring Paungbyin Township on Monday dressed as resistance fighters as a ruse to catch sympathisers, a PDF officer told Myanmar Now.

"They came into the villages singing revolutionary songs and started making arrests when farmers greeted them with the three-finger salute," said the PDF officer, referring to the hand gesture that has become a symbol of resistance to Myanmar's coup regime.

According to the officer, more than 30 people were detained. Most were later released after being held at the police station in the town of Pinlebu, but at least 10, including two 12-year-old children, are still in custody, he said.

Two men, both in their 40s, were brutally murdered, he added.

“The head of one victim was completely crushed and there were bruises and bullet wounds on his leg. There was not much left of his skull,” the Pinlebu PDF officer said.

The military column that carried out the raids consisted of around 100 junta troops from Light Infantry Battalion 336, based in Mawlaik Township, and members of the military-backed Pyu Saw Htee militia.

According to the PDF officer, it also included members of the Shanni National Army (SNA), an ethnic Shanni armed group formed in 1989 and active in several townships in Sagaing Region and neighbouring Kachin State.

He added that this was the first time that SNA members had been seen collaborating with the junta forces.

However, a spokesperson for the SNA, Col Sai Aung Mein, denied that the group was working together with the regime to suppress resistance forces.

“It’s impossible for us to collaborate with the military council,” he said.

A number of ethnic armed organisations have been involved in the ongoing struggle between the regime and resistance forces, with most siding with the PDF and other anti-junta groups.

However, troops from the armed wing of the Pa-O National Organisation, a group based in Shan State, are known to have fought alongside junta troops in a number of clashes.

The group has also been accused of forcibly recruiting Pa-O villagers to join a militia that is seen by many as part of its effort to support the regime.

<https://www.myanmar-now.org/en/news/junta-soldiers-pose-as-pdf-fighters-to-trap-sagaing-villagers>

Junta Red Tape Sparks Medicine Shortages in Myanmar

By THE IRRAWADDY | 15 July 2022

The price of pharmaceuticals in Myanmar has increased by 5 to 10 percent and some medicines are out of stock because of the red tape being applied in the application procedure for import permits, according to industry insiders.

“The price of medicines has gone up mainly because of difficulties with acquiring import permits,” said a pharmaceutical importer and distributor. Medicines for diabetes, antibiotics for lung problems and supplements for babies are almost out of stock, he said.

Previously, the Commerce Ministry handled import applications. But since April, pharmaceutical importers have also had to seek approval from the junta’s Central Committee on Ensuring Smooth Flow of Trade and Goods, its work committee and the regime’s Health Ministry.

The central committee is chaired by Lieutenant General Moe Myint Tun. Its working committee is headed by Deputy Commerce Minister U Nyunt Aung.

The lengthy procedure that involves seeking approval from one regime body after another has caused price fluctuations and reduced availability, said importers.

The committee divides the goods into five groups in order of priority. Fuel, cooking oil and pharmaceuticals are at the top of the list. But the procedure is unnecessarily long as the authorities check the average import volume of previous years, sources said.

And importers cannot buy as many products as they want due to inflation, said an importer from Yangon.

“It is taking longer to import due to extra steps in the procedure,” he said. Prices will increase when the supply is low and users will suffer, he added.

Importers of other goods are also struggling to acquire import permits and have complained to the Union of Myanmar Federation of Chamber of Commerce and Industry, said business owners.

A shortage of US dollars is the major factor affecting businesses, they said. Unless the dollar crisis is solved, businesses will continue to struggle and it will be hard to help stabilize commodity prices, they said.

Junta spokesman Major General Zaw Min Tun told a press conference in June: “We give priority to essential imports. But we have restricted some goods.”

He said imports also require the final approval of the Foreign Exchange Supervisory Committee, a junta body formed in April to “scrutinize and approve” the use of foreign currency for imports. The committee meets twice a week to handle applications and gives priority to essentials, he said.

In Myanmar, around 85 percent of pharmaceuticals are imported, mainly from China, India, Pakistan and Thailand.

<https://www.irrawaddy.com/news/burma/junta-red-tape-sparks-medicine-shortages-in-myanmar.html>

Despite the risks, many doctors in Myanmar stand firm against the junta

The military regime is pressuring physicians to return to work to shore up a shaky health care system.

By RFA Burmese | 2022.07.15

Physicians and other medical workers in Myanmar who joined a national strike last year to protest the ruling military regime are resisting the junta’s efforts to convince them to return, as the country’s health care system feels the strain of widespread absences.



Medical workers rally against the military coup and to demand the release of elected leader Aung San Suu Kyi, in Yangon, Myanmar, Feb. 10, 2021.

Reuters

Started by doctors in Mandalay the day after the military deposed the democratically elected government in a Feb. 1, 2021, coup, the Civil Disobedience Movement (CDM) became so strong

that it nearly paralyzed the regime's ability to deliver public services. The movement supports the shadow National Unity Government (NUG), which has been nominated for the 2022 Nobel Peace Prize for its "non-violent struggle for democracy and strong opposition to military oppression."

Though some physicians have returned to work out of financial necessity, others say they are standing firm in opposing the regime, despite the hardships they face.

"We have to think hard about going back to work under the junta," a doctor from the Ayeyarwady region told RFA. "From the very beginning, we had no desire to work under them. We're not going back."

He said that Myanmar's health care system is struggling, even though some health care workers have returned to work.

"Most health care personnel, including nurses and lower-level staff, are still in the CDM," he said.

A CDM doctor in Yangon, who declined to be named, told RFA that he was fearful because authorities have arrested some health care professionals who refused to return to work. He said that he has been threatened with the revocation of his medical license if he continues to protest the regime.

"After more than a year and a half after the coup, we are still in the CDM, and living conditions have become very difficult."

Doctors are able to eke out a living by providing services in clinics outside state-run facilities, but are constantly fearful of being identified by the military, he said.



Medical students show the three-finger salute at the march 16, 2021, funeral of Khant Nyar Hein, a 17-year-old medical student shot and killed by junta security forces in Yangon, Myanmar. Credit: Reuters

"We are reluctant to go visit the patient's house when we are called upon," the physician said. "We even have to close the clinic before it gets dark. Never had we been

so scared in our lives."

Holding up the pillar

A CDM doctor from Kachin state said he is struggling to make ends meet because he is not allowed to work in local hospitals or clinics and is shut off from other opportunities.

“We aren't allowed to study for advanced degrees, [and] we can't get service records or apply for specialist licenses,” he told RFA. “Another thing is that we can't go abroad. If we want to work locally, hospitals don't want to hire us because of our CDM status.

“Even if you want to open a clinic on your own, you can't get a license, [and] there are fewer job opportunities,” he said. “It's not easy to go abroad, and here, too, you cannot have a decent job.”

Three dozen health care workers had been killed and more than 560 health care workers had been arrested between the day of the coup to March 2022, according to a May [report](#) by the Geneva-based NGO Insecurity Insight. The regime also conducted 126 raids on hospitals during that time.

Despite the difficulties that striking health care workers face, Tayza San, the doctor who first took to the streets to protest the putsch, urged CDM members to persevere until the regime falls.

“The entire public knows that the terrorist junta is trying hard to push down the CDM pillar,” he said. “However, our CDM heroes and CDM employees are fighting the battle with determination and conviction.”

“It has been almost a year and a half now, and we will continue to stand and hold the CDM pillar strong until the end of the revolution,” he said.

Dr. Than Naing Soe, spokesman for the junta's Health Ministry, said he did not have the exact number of health care workers who had left the CDM and returned to work.

RFA could not reach junta spokesman Maj. Gen. Zaw Min Tun for comment

About 60,000 people from the health care sector joined the CDM following the military coup, but now about 45,000 workers are still participating in the movement, according to the CDM Medical Network.

RFA [reported](#) in June that the junta urged thousands of school teachers who had joined the CDM to return to classrooms in schools administered by the regime's Education Department, pledging to take no action against those holding spring classes in NUG-dominated areas if they had not committed any crimes.

But some who had left the CDM to resume working for the junta said they were being monitored by their colleagues and had yet to be paid.

Translated by Khin Maung Nyane for RFA Burmese. Written in English by Roseanne Gerin.

<https://www.rfa.org/english/news/myanmar/cdm-doctors-07152022180300.html>

Myanmar suspends foreign loan repayments amid dollar crunch

PUBLISHED 15 JULY 2022 | REF : THE STAR TIME/ANN

YANGON (BLOOMBERG) - The Central Bank of Myanmar ordered companies and individual borrowers to suspend repayment of foreign loans, the latest in a series of steps to defend the nation's dwindling foreign exchange reserves.

In a letter to banks licensed to deal in foreign exchange, Deputy Governor Win Thaw directed borrowers to suspend the repayment of interest and principal of various foreign loans obtained either in cash or in kind.

The directive requires licensed banks to inform their business customers with foreign debt to adjust loan repayment schedules with overseas lenders.

Companies in Myanmar have at least US\$1.2 billion (S\$1.68 billion) in outstanding dollar-denominated loans, according to data compiled by Bloomberg.

Those borrowers include Ooredoo Myanmar Ltd, a telecom company, City Square Commercial Co, a real estate firm, and telecom tower companies Apollo Towers Myanmar Ltd and Irrawaddy Green Towers Ltd.

Myanmar's military regime has tightened foreign exchange rules after the nation's currency lost a third of its value against the dollar last year after the coup triggered a freeze on parts of the foreign reserves held in the US and suspension of multilateral aid - both key sources of foreign currency supplies.

Most foreign exchange earners are mandated to convert their currencies into kyat at the central bank's reference rate of 1,850 to a dollar set in April, a move designed to shield the local currency from volatility.

The government has banned imports of cars and luxury items as well as tightened fuel and cooking oil imports to preserve its reserves.

The regime is also allowing the use of yuan and baht for trade along the Chinese and Thai borders.

On Thursday (July 14), the central bank also allowed foreign institutions to establish wholly-owned non-bank financial institutions or enter into joint ventures, in a bid to boost foreign capital.

The government earlier revoked exemptions given to registered companies with minimum 10 per cent foreign ownership from the mandatory foreign exchange conversion rule.

Earlier this month, junta spokesman Major General Zaw Min Tun told reporters that Myanmar must spend about US\$700 million for domestic and foreign loan payments every year.

<https://elevenmyanmar.com/news/myanmar-suspends-foreign-loan-repayments-amid-dollar-crunch>

Militia Chief Seized Over Alleged Murder of Myanmar Junta Officer's Relative

By THE IRRAWADDY | 15 July 2022

Seven pro-junta Pyu Saw Htee militia members have been detained by Myanmar's regime in Kyunhla Township, Sagaing Region, after they were accused of killing a relative of an army captain and police chief, said residents.

"Junta soldiers came to Pynmamyang ward in three vehicles and detained the Pyu Saw Htee leader and his team. I heard police have opened a case against them for murder and hiding the body," a Kyunhla resident told The Irrawaddy.

Pyu Saw Htee leader Ko Nyi Nyi and six others were detained by the regime on July 5 for allegedly killing Ko Min Min, a rice mill owner from Padaukpin village in Kantbalu Township.

The victim was reportedly a cousin of a military captain and police captain, according to residents. The Pyu Saw Htee leader was detained due to pressure from the army captain, they said.

The Irrawaddy could not confirm where the two junta personnel were based.

"Militia members have been acting arrogantly in the town with their guns. Now they have killed an officer's relative. Everyone knows even the police can't touch the soldiers," said a Kyunhla resident.

Ko Min Min, 40, was abducted and killed as he traveled to Kyunhla with a companion to buy equipment for his rice mill. The Pyu Saw Htee militia members allegedly seized 1.5 million kyats, two phones and a motorbike from them and Ko Min Min was shot dead as he tried to run away near a quarry outside the town. His companion escaped, according to residents.

Police have retrieved his body and opened a case against Ko Nyi and his team who are currently being detained at Battalion 6006 in Kantbalu.

<https://www.irrawaddy.com/news/burma/militia-chief-seized-over-alleged-murder-of-myanmar-junta-officers-relative.html>

Ministry of Foreign Affairs of Myanmar responds to the tweet by Mr. Peter Vowles

PUBLISHED 15 JULY 2022



The Ministry of Foreign Affairs of Myanmar has made a statement concerning the departure of Mr. Peter Vowles on July 14.

It is stated that the Ministry of Foreign Affairs has observed that a twitter post by Mr. Peter Vowles from the British Embassy in Myanmar on 13 July 2022 citing the reason for his departure from Myanmar does not

turn out to be true and is far from reality.

The Ministry recalled that following the proposal made by the UK Government to appoint Mr. Peter Vowles as Ambassador Extraordinary and Plenipotentiary of the United Kingdom of Great Britain and Northern Ireland to the Republic of the Union of Myanmar on 29 April 2021, the Myanmar Government has accorded the agreement to the proposed appointment on 22 June 2021. Upon his arrival in Myanmar on 29 July 2021, for various reasons, Mr. Peter Vowles as an Ambassador-Designate failed to present his true copy of credentials to the Ministry of Foreign Affairs of Myanmar and his credentials to the Head of State as per the diplomatic practices.

In view of the above reasons, the Ministry placed restrictions on his entry visa. In the meantime, the UK side informed that the UK government was withdrawing the proposed appointment of Mr. Peter Vowles as British Ambassador to Myanmar, and he will serve as Chargé d’Affaires ad interim of the British Embassy in Yangon.

The Ministry, therefore, informed the UK side to nominate another person in lieu of Mr. Peter Vowles as Chargé d’ Affaires of the British Embassy in Yangon as the Myanmar Government had already accorded agreement to the proposed appointment of Mr. Peter Vowles as Ambassador Extraordinary and Plenipotentiary of the United Kingdom of Great Britain and Northern Ireland to the Republic of the Union of Myanmar.

Afterwards, upon request by the UK side, the Ministry granted permission for Mr. Peter Vowles to return to Myanmar to collect his personal belongings from 21 June 2022 to 15 July 2022. As such, Mr. Peter Vowles has left Myanmar before his visa expires.

It is observed that Mr. Peter Vowles intended to serve as British Ambassador in Myanmar without presenting his credentials violating the well-established diplomatic ethics and Codes of Conduct. In this regard, Mr. Peter Vowles had to leave Myanmar as the Myanmar Government has acted in accordance with diplomatic practices as a sovereign state.

Mr. Peter Vowles, the head of the British Embassy in Myanmar, wrote on his Twitter page that his duties in Myanmar were suddenly suspended on July 13. He said that he was saddened by the instructions of State Administration Council to force him to leave the country. But, he wrote on his Twitter page that he was glad that “we didn’t cave to pressure to legitimize” the military takeover.

Even though he had to leave the Myanmar, the members of the team who remained in Myanmar, will continue to stand up and do everything they can for the people of Myanmar who want nothing more than peace, freedom and justice, according to his Twitter page.

<https://elevenmyanmar.com/news/ministry-of-foreign-affairs-of-myanmar-responds-to-the-tweet-by-mr-peter-vowles>

'I stand by our decision': UK envoy forced out of Myanmar

JULY 15, 2022



As he leaves his post, head of the British embassy Mr Pete Vowles spoke to *Frontier* about the UK's support for the democracy movement, its hope for a "political solution" to the crisis and why the military miscalculated.

The United Kingdom has expressed support for the National Unity Government, which has declared a "defensive war" against the military but seemingly remains opposed to armed revolution. How do you reconcile these conflicting positions?

We've always been clear that we support all those standing for democracy in Myanmar, and that position is not going to change. We're also clear that the NUG will have an important role to play as part of any resolution to the crisis. I understand people feel the need to fight back against the military, to protect themselves and their country, and I think the whole world has seen the courage and determination of the Myanmar people in standing up for their rights and freedoms. I'm not going to criticise anyone for doing that, but Myanmar has already suffered from 70 years of armed conflict, and ultimately the solution will need to be a political one, not a military one.

What would it take for the UK to recognise the NUG as the government of Myanmar? Is there any scenario in which the UK would consider offering weapons or defence funding to the NUG or People's Defence Forces?

The UK's position on this has to be a pragmatic one. It's a long established policy around the world that the UK recognises States, not Governments. That means we're not saying we think the [State Administration Council] is the legitimate government of Myanmar, but the reality is that we think we need an embassy in Myanmar so we can continue providing humanitarian support to the millions of people who are now in urgent need and support reformers of the future. To do this, we have to be willing to have some limited interaction with the de facto authorities. It doesn't mean our Ministers can't also talk to the NUG and others in the pro-democracy movement – we certainly won't allow the regime to dictate who the UK government can and can't talk to, and we will continue supporting the democratic opposition to build a common vision for the future of Myanmar. Since the coup, we've also provided over 28 million dollars of life-saving assistance, reaching over 600,000 people who have lost their homes and livelihoods. None of that money is going to the junta, so as long as we can keep directly supporting the Myanmar people in that way, we think maintaining our presence here is the right thing to do.

On the question of providing weapons to the NUG or PDFs, no it's not something that we're considering. I know it's not what many people want to hear, but I don't think there's any realistic scenario in which providing weapons would lead to a positive outcome for the Myanmar people. Increasing the flow of weapons into Myanmar will only prolong the cycle

of violence and lead to more people being killed. That's why we're focused on reducing the military's access to weapons, which they continue to use against civilians. We have sanctioned Myanmar and Russian arms dealers supplying the military and have long been a supporter of an international arms embargo on Myanmar. We will continue our efforts to pressure countries who sell arms to the military, not least Russia, where arms sales to the Myanmar junta are also helping to fund Putin's war machine.

How does the UK view the spiraling cycle of violence, including assassinations from both sides? What might be the long-term consequences of this? What do you envision as a long-term solution to the current crisis?

It's devastating to see the impact of the military's coup on the people of Myanmar and what it means for the future of the country. Whatever happens next, it's clear that the military's actions are going to have long term consequences, and the deep divisions they have created are going to take a long time to heal. Any violence targeting civilians by anyone should be a clear red line, whatever people's beliefs or affiliations, and the number of civilians killed since the coup shows what a tragedy this has been for everyone in Myanmar.

Over time, it's possible for societies to heal such deep divisions and to agree on a common vision for the future. But none of that can happen until the military stops the violence, until it releases political prisoners, and until it accepts the Myanmar people's rightful demands for freedom and democracy.

I know many people are frustrated that the international community hasn't been able to do more to combat the military and to help reverse the coup. I share many of those frustrations myself, but I do think we should recognise the stand that ASEAN as an organization has taken to put pressure on the military. For example the fact that it continues to exclude Min Aung Hlaing and Wunna Maung Lwin from ASEAN Foreign Ministers and Leaders meetings is an important symbol of ASEAN's unity in standing against the coup. We continue to push for concrete progress on the 5 Point Consensus, but ASEAN deserves recognition for taking a stand and for its willingness to play a real role in trying to resolve the crisis.

There are multiple conflicts and many deep-rooted grievances to overcome. The process towards a long-term solution is not going to be a straightforward one, but it's something the UK will remain committed to. We are clear that justice for victims will need to be a central part of the process. Holding to account those responsible for human rights violations and abuses is vital to end the culture of impunity in Myanmar and achieve lasting peace. That's why the UK will continue to support the [Independent Investigative Mechanism for Myanmar] and organisations such as Myanmar Witness who are gathering evidence that can be used in future prosecutions.

We'll also continue to support the NUG, the [National Unity Consultative Council] and the pro-democracy movement as it builds a common vision for the future. It's important that the principles of dialogue and inclusion remain a part of this. In the long term, only a genuinely inclusive political solution will address what is a fundamentally political crisis in Myanmar.

Shortly after the coup, it was reported that the UK saw the coup as irreversible. Has the level of resistance changed this calculation?

We felt it was unlikely the military would hand back power immediately, but ultimately they will have to face up to the reality that the coup has not been a success and they will have to find some way of stepping back and agreeing a political solution which offers a genuine opportunity for democracy and responds to the aspirations of the Myanmar people for the future of their country. Putting Myanmar back on the path to genuine democracy is the only viable solution to this crisis and it's an objective that the UK has supported from the start, and will continue to support.

Why do you think the military misjudged the public response?

Like others I can only speculate as to what led to such a clear miscalculation. They may well have underestimated the strength of the Myanmar people's desire for democracy. I certainly don't think the military really believe their claims of irregularities in the 2020 elections – the overall result was clear for everyone to see. It's likely Min Aung Hlaing and the military were shocked by the result though, and felt threatened by a powerful [National League for Democracy] and possible constitutional change. Clearly the military decided to put their own self-interests before those of the Myanmar people and the country.

They have certainly misjudged their own ability to resolve this; they are unable to consolidate power and have proven themselves inept at managing the economy and basic state functions. And it appears that they are more unpopular than ever.

How do you feel to be forced to cut short your time in Myanmar on these terms?

Personally, I am devastated to leave Myanmar. I came here for three years (hoping to stay for four) and it felt like I was just starting to understand things. So, I am heartbroken. I'm also sorry for all those people who invested time explaining things and helping me understand. Of course my situation is nothing compared to all those Myanmar citizens who've had to flee their homes or who are in exile or in hiding. However difficult it has been, I stand by our decision to avoid presenting credentials to the Commander-in-Chief and to avoid legitimising the regime.

In hindsight, is there anything you think the international community could have done differently, either before the coup or shortly after, to better restrain the military?

I think the international community was doing everything it could to avoid a coup happening. The UK and others knew a coup was a possibility; we were actively working to ensure international support for the democratically elected government and to urge the military to refrain from seizing power. The military chose to ignore the wishes of its own people, so in some ways it is not surprising that it also ignored the wishes of the international community. But we will continue doing everything we can, through speaking out, through working with international partners, through our refusal to present credentials, and through targeted sanctions, to impose a cost on the military for their actions.

Does the UK believe the pro-democracy movement is genuine in its commitment to reform on Rohingya issues? Is there anything more that could be done to demonstrate its commitment?

There have been some very positive signs from the pro-democracy movement about its willingness to be more inclusive of all minorities, including the Rohingya. The NUG's commitment to repealing the 1982 citizenship laws is an important step. It's crucial that platforms like the NUCC are fully inclusive, and this is something the UK will continue to follow very closely.

What is the legal status of the NLD appointed ambassador to the UK and the Civil Disobedience Movement staff who are in the country? Is the UK going to ensure their protection in the future?

I'm not going to comment on security arrangements or on the personal legal status of individuals in the UK. What I can say is that Kyaw Zwar Minn took a brave stand in speaking out against the coup and we have provided him and his family with support to start a new life in the UK.

Do you have any final parting words for the people of Myanmar?

Firstly, I want to thank people for the welcome, advice, support (and challenge) I – and my colleagues at the British Embassy – have received from people across the country. We really value it.

Secondly, I should be honest that as a diplomat living in Yangon it is hard to fully understand what life is like for ordinary people. I've never had to worry about the military knocking on my door or arbitrarily arresting me or my family. I've not had to make excruciating decisions about whether to get vaccinated from a 'state' institution or whether to send my children to school or not. I want to praise people not only for their resilience but also their kindness in the face of extreme adversity. And I want to assure people across the country of the UK's continued commitment to do everything we can to support you in your quest for peace, freedom and justice.

<https://www.frontiermyanmar.net/en/i-stand-by-our-decision-uk-envoy-forced-out-of-myanmar/>

Junta Watch: Russia's Half-Hearted Embrace Is Better than None; British Envoy Gets the Boot, and More

By THE IRRAWADDY | 16 July 2022

A humanitarian gift from a bunch of killers

As the economic crisis in Sri Lanka deepens, Myanmar's military regime has spotted an opportunity to bolster its poor image. On Thursday, the regime's Commerce Ministry held a meeting to discuss buying 1,000 tonnes of rice with public funds and delivering it to the Sri Lankan people as humanitarian aid.



Junta chief Min Aung Hlaing accepts a letter of credence from Sri Lankan Ambassador to Myanmar J. M. Janaka Priyantha Bandara on June 7, 2022.

Without being cynical, the regime's record of committing terrible atrocities against its own civilians and deliberately blocking humanitarian supplies to them makes it hard to view its largesse toward Sri Lanka an act of humanity or sympathy for its people.

Needless to say, Min Aung Hlaing's regime, which has been globally shunned, is clearly attempting to exploit Sri Lanka's crisis in the hope of obtaining recognition on the international stage. It must be all too aware that since the coup it has received only condemnation, and no invitations from international leaders, with the glaring exception of Russia.

Meanwhile, Myanmar's economy is spiraling downward at such a rate that the United Nations Development Program projects 25 million people—nearly half of the country's population—will live below the poverty line in 2023.

After creating a massive humanitarian crisis in Myanmar that has so far resulted in the deaths of thousands and the displacement of millions, Min Aung Hlaing must be deceiving himself if he still thinks he can salvage his name by sending some "humanitarian" supplies to a country.

Junta defense minister visits resistance stronghold



Junta Defense Minister General Mya Tun Oo greets administrative officials, military personnel and community elders in Sagaing.

On Wednesday, junta Defense Minister General Mya Tun Oo arrived in Sagaing Region, a resistance stronghold in central Myanmar. His visit came two days after local People's Defense Force (PDF) groups warned junta-appointed administrators to

leave their offices within 10 days.

In Sagaing, PDFs have taken control of many of the rural areas, with the parallel National Unity Government (NUG) replacing the junta's administrative mechanism with its own in dozens of townships.

At a press conference in June, the NUG claimed that PDFs now control more than 90 percent of the main roads in Sagaing and northern Magwe and over 80 percent of rural areas.

During his Sagaing visit, Mya Tun Oo met junta administrative officials and military personnel from local battalions in Hkamti, and also visited local monasteries in a bid to mobilize support for the regime. It could be seen as a perverse choice of venue to drum up

support; a number of monasteries have been damaged due to junta troops' tactic of torching villages in Sagaing.

Recently, feasts were held at the order of Min Aung Hlaing at military units in Sagaing, in what the junta chief referred to as a display of fatherly spirit by commanders toward their soldiers.

Killing unarmed people and looting their belongings—surely not something any normal father would teach his sons?

Finally, Min Aung Hlaing finds a host to welcome him



Min Aung Hlaing and his wife Daw Kyu Kyu Hla taste local snacks as the couple are greeted with a traditional Russian bread and salt welcoming ceremony at Kazan Airport on July 13.

They say a picture is worth a thousand words. And junta chief Min Aung Hlaing was the very picture of joy as he was welcomed by Tatarstan “President” Rustam Minnikhanov during the

coup leader’s “personal” visit to Russia on Wednesday.

The fact that he was not received by the Russian defense minister, let alone Russian President Vladimir Putin, on his second visit to Russia—the only country he has been able to visit since the coup—likely explained the broad smile on his face.

Min Aung Hlaing and his wife Daw Kyu Kyu Hla were welcomed with a traditional Russian bread and salt welcoming ceremony as they stepped off the plane.

Later, Min Aung Hlaing exuded confidence as he was received by Minnikhanov at the latter’s office. At a subsequent meeting with representatives of the energy company PJSC Tatneft, followed by a traditional music concert and dinner, Min Aung Hlaing could not help acting like a child visiting a zoo, unable to contain his pride as being a guest of the head of state.

Meanwhile, his wife Daw Kyu Kyu Hla was given a tour of Kazan, the capital of Tatarstan, by some military officers’ wives and a couple of guards. She was given the same treatment in Moscow.

Last year, Russian president Putin signed a law prohibiting the heads of autonomous Russian regions from using the title of president. Minnikhanov was the last one in Russia to use the title. On Tuesday, a day before Min Aung Hlaing met Minnikhanov, Putin referred to the Tatar leader without the title in an official communication. Perhaps Min Aung Hlaing was not aware or pretended not to notice it. But, the junta’s media were only too happy to oblige, repeatedly referring to Minnikhanov as “president of Tatarstan”—an area with fewer than 4 million people—in their reports and newscasts to save face for their boss.

Britain’s top diplomat in Myanmar forced out

The Myanmar regime has deepened its diplomatic isolation from the West by expelling the head of the British Embassy in Yangon “for not presenting his credentials to the junta.” Pete Vowles, who has become the first international envoy to be forced to leave the country, was named Britain’s ambassador and took up his appointment in Myanmar in August 2021 but London decided to downgrade Vowles’ title from ambassador to chargé d’affaires ad interim due to the coup and the regime’s atrocities against its own people. After traveling to Thailand, the envoy was denied a visa to re-enter Myanmar and stranded in the neighboring country for months, before being allowed back in late last month.

Vowles tweeted on Wednesday that his time in the country had come to an abrupt end, saying “Sad & sorry to have been forced by the junta to leave but glad we didn’t cave to pressure to legitimize their brutal coup.” The regime’s Ministry of Foreign Affairs responded on Thursday that Vowles had only been allowed back into the country to “collect personal belongings” from June 21 to July 15, and left as his visa was about to expire. The ministry said the envoy had to leave the country as the Myanmar “government” (as the military regime refers to itself) had acted in accordance with diplomatic practices as a sovereign state.

<https://www.irrawaddy.com/specials/junta-watch/junta-watch-russias-half-hearted-embrace-is-better-than-none-british-envoy-gets-the-boot-and-more.html>

China-Backed Illegal Rare Earth Mining Surging in Northern Myanmar

By YAN NAING | 15 July 2022

Illegal rare earth mining has surged in northern Kachin State since last year’s coup in areas along the border with China controlled by a militia sponsored by the Myanmar military.

Reports in The Irrawaddy and on several social media platforms indicate that mining has increased by at least five times in Pangwa in Kachin’s Chipwi Township, while there has been a rapid influx of Chinese workers.

The unregulated mining of rare earth minerals for export to China is irreparably damaging the environment. Significantly, Myanmar is China’s largest source of rare earth minerals, accounting for over half of its supplies. The long-term consequences of such mining will certainly be felt in Myanmar, while China walks away with the profits.

In 2016, Chinese mining companies entered Pangwa looking for rare earth minerals after the ruling Communist Party of China (CPC) cracked down on illegal mining in China.

Consequently, China became heavily dependent on medium and heavy rare earth minerals from Myanmar. By 2018, Myanmar was the largest exporter of the minerals to China. In the first week of December 2021, the CPC-run newspaper Global Times reported that, in 2020, imports of rare earth minerals from Myanmar rose by 23 per cent year on year to around 35,500 tons, accounting for 74 per cent of all imports.

Heavy rare earth minerals are exported to China for refining and processing and then sold globally. Exports to China of rare earths, which are used in smart phones, electric cars and other high-tech products, have steadily increased with Myanmar exporting more than 140,000 tons of rare earth deposits, worth more than US\$1 billion, between May 2017 and October 2021, an official Chinese statement said.



A rare earth mineral mine in Pangwa in Kachin State. / Kachin Wave

The United States Geological Survey estimated that about 240,000 tons of rare earth minerals were mined globally in 2020, with China accounting for 140,000 tons, followed by the United States with 38,000 tons and Myanmar with 30,000 tons. Although China is the world's largest producer of rare earth minerals, it buys the ore

from Myanmar, exploiting its cheaper labor.

Around ten rare earth mineral mines have been opened near the Myanmar-China border in Zam Nau, according to the Transparency and Accountability Network Kachin. Zam Nau is controlled by the Myanmar military-affiliated militia, the New Democratic Army Kachin (NDA-K).

Kachin environmental groups estimate that there are over 100 rare earth mineral mines around Pangwa in Chipwi Township, all controlled by the NDA-K and Chinese investors. Media in China has reported that some Chinese companies are facing rising logistical costs of exporting rare earth minerals from Myanmar since 2021. However, other reports suggest that Chinese buyers have not seen any significant decline in imports for the last two years.

For instance, Myo Ko Ko, a medical company, had been awarded a license to mine rare earth minerals in Kachin State. The licensed area is 281 acres of land in Chipwi Township, equivalent to the size of 159 football fields.

Several illegal mines with Chinese workers were found in 2019 and 2020 in Chipwi after a series of inspections, according to the Kachin State Mining Department. The Department has said that the involvement of armed groups makes regulating the industry challenging. Brang Awng of the Kachin State Working Conservation Group told The Irrawaddy that the mines cause environmental destruction by polluting waterways and groundwater. Dozens of villages in the area now suffer from polluted soil and water due to rare earth mineral mining.

Growing international demand for rare earth minerals is closely linked to illegal mining in Myanmar, and demand is increasing as developed countries shift toward technologies like electric cars and wind turbines, Yadanar Maung of rights group Justice for Myanmar told Radio Free Asia in March 2022.

The amount of hazardous waste in Myanmar was estimated at 284 million tons and radioactive waste at around 14 million tons during the period from May 2017 to Oct 2021. A

worker who was involved in one of the mining operations told Radio Free Asia that five toxic chemicals, including oxalic acid and ammonium bicarbonate, are used in the mining of rare earth minerals.

There has been serious environmental damage due to unregulated mining in Kachin State.

Many of the Chinese mine owners work with local landowners and businessmen. Multiple sources confirmed that they have been involved in rare earth mining companies and profit from the exports to China. In fact, Myanmar's rare earth mining sector is now sustained by the growing global demand for the mineral in high-tech manufacturing.

Currently, the mine owners and their associates face no restraints on their operations. Yadanar Maung of Justice for Myanmar has called on governments to act urgently in "banning the sale and import of 'conflict minerals'."

The long-term consequences of such activity for Myanmar will only be negative. Activists continue to ask for the destruction of the environment to stop but local villagers seem voiceless. The message is clear that major international corporations are implicated in rare earth mineral mining. A change of approach to the growing problem is now necessary.

Yan Naing is a pseudonym for a political analyst on Myanmar and China.

<https://www.irrawaddy.com/news/burma/china-backed-illegal-rare-earth-mining-surg-ing-in-northern-myanmar.html>

Indian firm supplying ordnance fuses to Myanmar military

By Mizzima | 15 July 2022



Swedish Carl Gustaf 84 mm recoilless rifle M1 (8,4 cm grg m/48). Photo: Wikipedia

According to the campaign group Justice for Myanmar Indian firm Sandeep Metalcraft Private Limited is supplying fuses to the Myanmar military that support its attacks on the civilian population.

Fuses cause the detonation in ordnance such as bombs and artillery shells.

According to a Justice for Myanmar investigation the most recent shipment from Sandeep Metalcraft was on 25 March 2022, consisting of 3,000 fuses, according to records from the Panjiva trade database. This followed a shipment of 1,000 fuses in 2020 and 5 fuses in 2019.

While the records of two later shipments did not specify the type of fuses, the 2019 shipment was of timer mechanical fuse 447, designed for the 84mm Carl Gustaf recoilless rifles.

The Myanmar military has used 84mm Carl Gustaf rounds during attacks in ethnic areas.

Saab Group, a Swedish corporation that manufactures Carl Gustaf launchers and munitions, did not respond to questions from Justice for Myanmar regarding licensing of fuses to India's Ordnance Factory Board and the Sandeep Metalcraft shipments to Myanmar.

The fuses were sent to the private Myanmar military supplier, Creative Exploration Ltd, formerly named mySpace International.

Creative Exploration is a major broker of arms and equipment for the Myanmar Police Force.

The company is owned by Dr Kyaw Kyaw Htun and his wife, Zar Phyu Tin Soe, the daughter of a former military officer who was Myanmar's ambassador to Russia. Kyaw Kyaw Htun is a former military officer and graduate of the Defence Services Technological Academy.

Since 2020, Creative Exploration has also imported US digital forensics technology from the US company, Oxygen Forensics, and a digital forensics examination station from the US firm Sirichie, both via Indian suppliers.

Justice For Myanmar calls on India to impose an immediate arms embargo on the Myanmar military.

Sweden must suspend exports and licence production agreements with Indian arms manufacturers for launchers and munitions, and investigate if any of the Sandeep Metalcraft shipments to Myanmar contain Swedish technology.

Fellow members of the Quadrilateral Security Dialogue (the Quad), Australia, Japan and the USA, must use their influence to stop the flow of arms from India to the Myanmar military.

Sanctions must urgently be imposed on Creative Exploration, Sandeep Metalcraft, their owners and all other Myanmar military arms suppliers.

Justice for Myanmar spokesperson Yadanar Maung says: "India's supply of fuses to the Myanmar military is inexcusable.

"India is directly supporting the junta's indiscriminate attacks against civilians by allowing the export of key components in the very weapons the military is using to commit war crimes and crimes against humanity.

"The junta has used airstrikes and shelling to bomb homes and villages, kill and maim people and forcibly displace an estimated 690,000, in a nationwide campaign of terror.

"As a democratic country and a neighbour of Myanmar, we appeal to the Indian government to stand with the people of Myanmar, not war criminals and their illegitimate junta.

"We call on India to impose an immediate arms embargo on the Myanmar military and end complicity in the junta's atrocity crimes.

"It is deeply concerning that a Swedish company may be tied to the provision of weapons that are killing innocent people in Myanmar

"We demand Sweden immediately suspend exports and licencing of launchers and munitions until India stops the flow of arms to the terrorist junta."

<https://www.mizzima.com/article/indian-firm-supplying-ordnance-fuses-myanmar-military>

တန့်ဆည်မြို့နယ် အင်္ဂုက္ကားရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

By မဇ္ဈိမ | 15 July 2022



စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ဂုက္ကားရွာအနီးတွင် စစ်ကောင်စီခြေလျင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။

အင်္ဂုက္ကားရွာမှ တန့်ဆည်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ် အင်အား ၁၄ဦးပါ ခြေလျင်တပ်ကို

ဇူလိုင်လ ၁၃ နံနက် ၇နာရီအချိန် အင်္ဂုက္ကားရွာတောင်ဘက် တန့်ဆည်မြို့နှင့် သုံးမိုင်အကွာတွင် PDF ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၁၂ဦးသာ တန့်ဆည်မြို့ထဲ ဝင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ည ၉နာရီအချိန်တွင်လည်း အင်္ဂုက္ကားရွာမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၄ ဦးပါ ခြေလျင်တပ်ကို တန့်ဆည်PDF၊ ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇) နှင့် ဒေသခံအဖွဲ့များ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ လေးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"ဇူလိုင် ၁၃ မှာပဲ မတူတဲ့ နေရာ နှစ်ခုမှာဖြစ်တာ။ မနက်ပိုင်းက မိုင်းဆွဲတာ နှစ်ယောက်သေတယ်။ ညပိုင်းကျ အပြန်အလှန်ပစ်ကျတာ၊ သုံးယောက်သေတယ်။ စစ်ကောင်စီတပ်က မနက်ပိုင်းတုန်းကလည်း ၁၄ ဦး ညပိုင်းကလည်း ၁၄ ဦးပဲ ၊ တပ်စိတ် နှစ်စိတ်ဖြစ်မယ်ထင်တယ်" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အင်္ဂုက္ကားရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး တန့်ဆည်မြို့မြောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ကျော်ရှိသည့် ရွာကြီး ဖြစ်သည်။

"စစ်ခွေးတွေ စစ်ကြောင်းထိုးလို့ အင်အားများလာရင် အနီးအနားကရွာတွေကို မီးရှို့ဖျက်ဆီးတယ်။ ရွှေကျင်နဲ့ အင်ပင်သာ ရွာနှစ်ရွာကတော့ စကစနဲ့ ပျူစောထီးတွေ လက်ချက်နဲ့ ပြာဖြစ်သွားပြီ၊ ရွာတွေ ပျောက်ကုန်ပြီး ဒေသခံတွေ တိမ်းရှောင်နေရပါတယ်" ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်သားများသည် အင်္ဂုက္ကားကျေးရွာအနီးရှိ ဖလံချိုင်းချောင်းဆုံ၊ဆင်ငယ်၊အောင်ချမ်းသာ၊ အင်ပင်သာရွာနှင့် ချောင်ဆုံးရွာများသို့ မကြာခဏ ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

<https://www.mizzimaburmese.com/article/111323>

စစ်ကိုင်းတိုင်း အင်းတော်နဲ့ ဝန်းသိုမှာ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေတိမ်းရှောင်

၁၅ ဇူလိုင်၊ ၂၀၂၂ ၊ ရဲမွန်

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်နဲ့ အင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံရွာသူ ရွာသားတွေ တိမ်းရှောင်ထွက်ပြေးနေကြသလို နေအိမ်တွင်းရှိ ပစ္စည်းတွေနဲ့ ဆိုင်ကယ်အချို့လည်း ဖျက်ဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဝန်းသိုမြို့နယ်အတွင်းမှာတော့ ဒေသခံ PDF နဲ့ ရွာသားအချို့ သတ်ဖြတ်ခံရကြောင်းလည်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ စစ်ကိုင်းတိုင်းအတွင်းက သတင်းကိုတော့ ကိုရဲမွန်က တင်ပြမှာပါ။

စစ်ကိုင်းတိုင်းအတွင်းက ဒီဖြစ်စဉ်တွေဟာ ဒီလ ၁၃ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ဝန်းသိုမြို့နယ်မှာ အဓိက ဖြစ်ပွားခဲ့တာကတော့ ချိုးတောင်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

“ ၁၃ ရက်နေ့ကို စစ်ကြောင်း လာဝင်တယ်ဗျ။ ဝန်းသိုမြို့နယ်ဖြစ်တဲ့ အင်းမရွာ အလယ်ကျွန်းရွာ၊ တုံးကြိတ်ရွာ၊ ညောင်အင်းရွာ၊ အဲကို အရင်ဆုံးစတင်လာတာဗျ။ နောက်ပြီးတော့ စကားနီဆိုတဲ့ရွာမှာ တိုက်ပွဲ အသေးစားဖြစ်တယ်ဗျ။ ပြည်သူတစ်ဦးနဲ့ ပကဖ တစ်ဦး အသတ်ခံရတယ်ဗျ။ စစ်ကြောင်းဝင်လာပြီဆို အသံကြားရတော့ နီးစပ်ရာရွာတွေ အကုန်ပြေးရတယ်ဗျ။ အားလုံးပေါင်းဆိုရင် ၁၃ရွာ၊ ၁၄ရွာလောက်ရှိတယ်ဗျ။ လူဦးရေနဲ့ ဆိုရင်တော့ ၅၀၀၀ ကျော်လောက် ရှိတယ်ဗျ။ ”

ထွက်ပြေးကြတဲ့ ရွာတွေဟာ ဂျိုးတောင်ရွာ၊ဂျိုးတောင်ဈေးသစ်ရွာ၊ ကျူတောရွာ၊ အင်ပင်ရွာ၊ ပန်းညိုရွာ၊ စကားနီရွာ၊ ရွာသာရွာ၊ ဆေးခင်းခုံရွာ၊ မကျည်းကုန်းရွာ စတာတွေ ပါဝင်ကြောင်း၊ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဂျိုးတောင်ဈေးသစ်ဘုန်းကြီးကျောင်းမှာ အလောင်း ၂လောင် ထပ်မံတွေ့ရှိကြောင်း ပြောပါတယ်။

ဝန်းသို ကာကွယ်ရေးအဖွဲ့တွေရဲ့ Wuntho Revolution_WR လူမှုကွန်ရက် စာမျက်နှာမှာတော့ ၁၃ ရက်နေ့က ဂျိုးတောင်ကျေးရွာအုပ်စုက ပြည်သူ ၄၀၀ ကျော် တိမ်းရှောင်နေရကြောင်း ၊ ဒီမနက်မှာ စစ်ကြောင်းက ထွက်ခွာသွားပေမဲ့ ဒေသခံတွေဟာ နေရပ်မပြန်ရဲသေးကြောင်း ဖော်ပြထားပါတယ်။

၁၃ ရက်နေ့ မနက်ပိုင်းမှာ အင်းတော်မြို့နယ် မဲဇာရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အလယ်ဆိပ်ရွာကို ဝင်ရောက်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရသလို ကျေးရွာနေအိမ်က ပစ္စည်းတွေ ဖျက်ဆီးခံရတာရှိကြောင်း အင်းတော် ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနေ့ကတော့ ဝင်သွားတယ်ခင်ဗျ။ အလယ်ဆိပ်ကိုခင်ဗျ။ အလယ်ဆိပ်။ အကုန်ရှောင်ပြေးတာခင်ဗျ။ ၁၀၀၀ ကျော်လောက်တော့မရှိမယ်ခင်ဗျ။ ပိုက်ဆံရှိမယ်ထင်တဲ့အိမ်တွေကို မွေနှောက်ပြီးတော့ သူတို့ ရချင်တာ အကုန်ယူသွားတာပေါ့ခင်ဗျ။ ဆိုင်ကယ်တို့ ဘာတို့ကတော့ မီးရှို့ထားခဲ့တာပေါ့နော်။ ဆိုင်ကယ် ၃စီး။ ရွာတော့ မီးမရှိဘူး။ ဆိုင်ကယ်တို့ ဘာတို့သာ မီးရှို့သွားတာ။ ”

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၇၀ ကျော်လောက်ရှိပြီး ညနေပိုင်းမှာ မဲဇာကို ပြန်သွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ဝန်းသိုမြို့နယ်တွေက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ပြန်လည် ဖြေကြားပါတယ်။

“ ပြီးသွားတဲ့ ကိစ္စတွေ ဆိုရင်တော့ ကျနော်တို့ ပြန်သိတာပေါ့နော်။ ဒါပေမဲ့ လတ်တလောကိစ္စတွေ ဆိုရင်တော့ သတင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းလုပ်တဲ့ဌာန မဟုတ်တဲ့ အခါကျတော့ အချက်အလက် နောက်ကျတာ ဖြစ်နိုင်ပါတယ်။ အခု မိတ်ဆွေပြောတဲ့ ကိစ္စတော့ ကျနော် တကယ် မသိသေးဘူး။ ဒါပေမဲ့ တကယ်မြေပြင်မှာ ဖြစ်နေတာ ဆိုရင်လည်းပဲ အစိုးရစစ်ကြောင်းလာလို့ ထွက်ပြေးတာ သူပုန်ပဲ ဖြစ်မှာပေါ့။ ”

ဒီလ ၁၀ ရက်နေ့က မဲဇာရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး ၃၀လောက် သေဆုံးကြောင်း ဒေသခံ PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မဲဇာရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ အလယ်ဆိပ်ကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် ခဲ့တာဖြစ်ပါတယ်။

<https://burmese.voanews.com/a/6659019.html>

ဒီပဲယင်း လေကြောင်းတိုက်ခိုက်ခံရမှု တစ်ဦး သေဆုံး၊ ၄၀၀၀ နီးပါး ထွက်ပြေးနေရ

2022.07.15



စစ်တပ်ကြောင့် ထွက်ပြေးနေရသည့် ဒီပဲယင်း ပြည်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ရစဉ် ဓါတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက နမားရွာအပါအဝင် ကျေးရွာ ၁၅ ရွာလောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ်လေးစင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးထောင်နီးပါး ဘေးလွတ်ရာကို

ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက နမား၊ မရကန်၊ ရုံးသာ၊ သပြေကန်၊ ဝဲကြီး၊ ညောင်လှ၊ ကုန်းသစ်၊ ယဉ်ကျေး၊ အင်ပင်၊ တနယ်၊ ကုန်းတဲ၊ ဒိုင်းနက်၊ သဘွတ်တော စတဲ့ ရွာတွေ အပါအဝင် ရွာပေါင်း ၁၅ ရွာလောက်ကို လေကြောင်းကနေ ရဟတ်ယာဉ်လေးစင်းနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ နမားရွာက ဦးခင်မောင်ဆန်း ဆိုသူဖြစ်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးခင်မောင်ဆန်းက နေရာတင်ဆုံးတာပဲ။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီး တစ်ယောက်က ဆီးခုံကိုမှန်တာ၊ ပြင်းထန်တယ်။ သူ့ကို စစ်ကောင်စီက ကုသပေး သွားတယ်။ အခုလည်း စစ်သားတွေက ပြန်ထွက်သွားပြီး ပြန်ဝင်လာလို့ ရွာသားတွေ ထွက်ပြေးနေကြရတယ်။ မြေပြင်အခြေနေက တော်တော်ကို ဆိုးဝါးတယ် ”

ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရွာသား ၁၀၀ လောက်ကိုတော့ စစ်သားတွေက PDF တွေနဲ့ ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းစစ်ဆေးတာ၊ ဖုန်းတွေကို ပိုက်စိပ်တိုက် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

စစ်တပ်က ကျေးရွာတွေကို စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီမနက် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုလ ၂ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်အတွင်းက ဆပ်ပြာကျင်း၊ ကြည့်၊ ဘုရားထွက်နဲ့ ဘုတ်ရွာအနီးကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်မှု အား ကောင်းတဲ့ မြို့နယ်ဖြစ်တာကြောင့် စစ်တပ်က မိုဘိုင်းဒေတာနဲ့သုံးတဲ့ အင်တာနက်လိုင်း တွေကို ဖြတ်တောက်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့ထိ စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://www.rfa.org/burmese/news/military-helicopter-attacks-villagers-flee-in-depeyin-07152022042656.html>

မြိုင်မြို့နယ် ငွေးအောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံး

Published By DVB | 15 July, 2022



မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ငွေးအောင်ကျေးရွာကို ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၁၀၀ လောက် မီးလောင်ဆုံးရှုံးကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပုလဲမြို့နယ်

ရွာသစ်(တောင်)ရွာဘက်က တောထဲဝင်မွေ့ကာ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ပစ်သတ်ကာ ငွေးအောင်ကျေးရွာကို ဝင်ရောက်မွေ့နှောက်ပြီး ညအိပ် စခန်းချခဲ့ကြတယ်လို့ ငွေးအောင်ကျေးရွာ ဒေသခံတယောက်က ဒီဗီဘီကို ပြောပါတယ်။

ရွာထဲမှာရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ ဇူလိုင် ၁၃ ရက် မနက် ၆ နာရီလောက်မှာ မီးစရှိကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရွာမြောက်ပိုင်းကနေ တောင်ပိုင်းအထိ မီးစရှိပြီး တလမ်းဝင်တလမ်းထွက် မီးရှို့ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၇၈ လုံး ပြာကျခဲ့ကာ မီးလောင်တဲ့အိမ် ၁၀၀ လောက်ရှိပြီး တခြား အဆောက်အအုံတွေနဲ့ဆိုရင် ၁၃၀ လောက် မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

ငွေးအောင်ကျေးရွာ ဒေသခံက “ဒီကောင်တွေက ကြွက်မနိုင် ကျည်မီးနဲ့ရှိတဲ့ သဘောပဲ။ ပြည်သူကို ဒုက္ခပေးလိုက်ရင် တော်လှန်ရေးအဖွဲ့တွေက တနည်းနည်းနဲ့ နောက်ဆုတ်မလားလို့ တွေးပြီး ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးကြတာပါ။ မီးမလောင်ခဲ့တဲ့အိမ်တွေမှာ အဝတ်တွေပုံတယ်။ လောင်စာတွေပုံတယ်။ ရွာထဲမှာရှိတဲ့ စက်တွေက လောင်စာဆီတွေ ဖောက်ပြီး နေအိမ်အတွင်းထဲထိ ဖောက်ထွင်းဝင်ရောက်ကာ မီးတုတ်တွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာ။ စစ်(...)စစ်ကြောင်းထိုးလာပြီလို့ အနီးကပ်သတင်းရတော့ အိမ်ခြေ ၂၀၀ လောက်က ဒေသခံပြည်သူတွေအားလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ အနီးကပ်မှ သတင်းရလို့ သက်ကြီးရွယ်အိုတွေဆိုရင် တအားအခက်အခဲဖြစ်တာပေါ့။ တချို့ဆိုရင် လှည်းနားမရှိ၊ ဆိုင်ကယ်မရှိ၊ ကားမရှိတော့ နောက်ပိုင်းကျမှ ရအောင် ကယ်ထုတ်ခဲ့ရတယ်။ တိမ်းရှောင်တဲ့နေရာတွေမှာတော့ ပြည်သူအချင်းချင်း အစားအသောက်တွေ ကျွေးမွေး ကူညီကြပါတယ် ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ သတင်းရတဲ့အတွက် ဇူလိုင် ၁၃ ရက် မနက် ၉ နာရီကျော်လောက်မှာပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွာအတွင်း ဝင်ရောက်ပြီး မီးငြိမ်းသတ်ပေးခဲ့ကြသလို အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေကလည်း ဒီနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာ မီးလောင်စာတွေကို ဝိုင်းဝန်းရှင်းလင်းပေးနေကြတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ နေစရာအိမ် မရှိတော့လို့ တောထဲက တဲတွေမှာ ကပ်နေကြရသလို တချို့ကတော့ မီးမလောင်တဲ့အိမ်တွေမှာ ခဏဝင်ကပ်နေကြရပါတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် အမိုး၊ အကာ၊

အဝတ်အထည်၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးကတော့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ မပြုလုပ်ဘူးလို့ သတင်းစာရှင်းလင်းပွဲတွေမှာ အမြဲတမ်း ငြင်းဆိုလေ့ရှိသလို PDF တွေကသာ ရွာတွေကို မီးရှို့ဖျက်ဆီးတာလို့ စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/543651>

မြိုင်မြို့နယ်၌ ရွာမီးရှို့သည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

Published By DVB | 15 July, 2022



ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ရွာမီးရှို့ပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့

ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်က မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဌေးအောင်ကျေးရွာ အနောက်ဘက်အနီးမှာ မြန်မာ့တော်ဝင်နဂါး တပ်တော် (M.R.D.A) က စောင့်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲကြာချိန် မိနစ် ၄၀ ကျော်လောက်ရှိခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့ဘက်က စစ်သည်တော်တွေအားလုံး အထိအခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။

လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင် ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/543547>

ပုလောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ခန့် အကူအညီလိုအပ်နေ

Published By DVB | 15 July, 2022



ပုလောမြို့နယ် စစ်ဘေးရှောင်စခန်း မြင်ကွင်းတစ်ခု

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊
ပုလောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်
ဒေသခံပြည်သူ ၂၀၀၀ လောက် စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး
စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ပုလောမြို့နယ် မော်မိ၊ နန်းတောင်၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ မိကျောင်းသိုက်၊
ဆားခဲ၊ ပဝတ်ဖျား၊ ကဒဲ အစရှိတဲ့ ကျေးရွာက လူထုတွေဟာ
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒီကနေ့အချိန်အထိလည်း စစ်ရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့်
ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ အမိုးအကာနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာနဲ့
စားဖို့အတွက်အခက်အခဲတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူ တဦးက ပြောပါတယ်။

“အခုချိန်က မိုးတွင်းဆိုတော့ သူတို့ မလုံမခြုံတော့ဖြစ်နေကြတာပေါ့။ လိုအပ်ချက်ကတော့ ဆေးဝါးရယ်၊ ရိက္ခာ၊
စားနပ်ရိက္ခာတွေကတော့ လိုအပ်တာပေါ့။ အန်ယူဂျီကလည်း ရသလောက် ထောက်ပံ့နေတယ်လို့တော့
သိရတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကစပြီး ပုလောမြို့မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေစိပ်လာကာ
တိုက်ပွဲတွေ ရက်ဆက် ဖြစ်လာတာကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အဆိုပါဒေသမှာ အခုလက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လူအင်အား
လက်နက်အင်အား ဖြည့်တင်းတာတွေလည်း ရှိနေပါတယ်။

အလားတူ တောင်ပျောက်တိုက်နယ်မှာလည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါပြီး စားနပ်ရိက္ခာ
ပြတ်လပ်မှုတွေ ရှိနေပါတယ်။

<https://burmese.dvb.no/archives/543680>

ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲဒေသတွင်း တိုက်ပွဲများဖြစ်ပွား

၁၅ ဇူလိုင်၊ ၂၀၂၂ | အေးသန္တာကျော်

ဇူလိုင်လ ဒုတိယပတ်အတွင်း ကယား (ကရင်နီ) ပြည်နယ်က မြို့နယ် ၃ ခုမှာ တိုက် ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း
KNDF က ဒီနေ့ထုတ်ပြန်ထားပါတယ်။ ဘော်လခဲနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်း
တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်ကြရပြီး အခက်အခဲကြုံနေကြတယ်လို့လည်း ပြောပါတယ်။ ရန်ကုန်က
ပေးပို့တဲ့သတင်း မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဇူလိုင် ၁၄ ရက် မနေ့ညနေပိုင်းလောက်က ဒီးမော့ဆိုမြို့နယ် အူးခူရီကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့
စစ်ကောင်စီအကြား နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို
ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံ နေအိမ်တွေမှာ
တပ်စွဲနေထိုင်နေတာကြောင့်၊ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဒီးမော့ဆို
ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီလည်း ကင်းပုန်းတွေချထားရှိတယ်။ နောက်ရွာထဲမှာပေါ့ ပြည်သူ အိုးအိမ်မှာနေထားတာရှိတယ်။ တိုက်ပွဲကတော့ ကြုံကြားကြုံကြားတော့ အမြဲတမ်း လိုလိုဖြစ်တယ်။ တခါတလေ စနိုက်ပါနဲ့ သွားချောင်းပစ်တာတို့ ဘာတို့ပေါ့နော် ကျနော်တို့ဘက်က။ ဒါပေမယ့် ဒီလိုင်းပေါ်မှာတော့ သိပ်မတင်ဘူးပေါ့နော်။”

ဇူလိုင် ၁၄ ရက် မနေ့ မွန်းလွဲပိုင်းမှာ ဖရူဆိုမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အူးရူကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဇူလိုင် ၁၂ ရက် မနက်ပိုင်းကတော့ ဒီးမော့ဆိုမြို့နယ် ဒေါင်ခါးကျေး ရွာကနေ ပူဖားကျေးရွာဘက် ဦးတည်လာတဲ့ စစ်ကောင်စီ ထောက်ပံ့ယာဉ် နှစ်စီး ကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ သေးဆူးလဲကျေးရွာတဝိုက် ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး စစ်ကောင်စီရဲ့ မက်စလောင်းတောင် ကုန်းစခန်းကို ကရင်နီတပ်မတော် (KA)နဲ့ (KNDF) တို့က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက် ထိခိုက်မှုများတာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီးတဝိုက် တိုက်ပွဲတွေကြောင့် ကျေးရွာ ၄ ရွာ က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာလည်း အခုဆို ၇ လရှိလာပါပြီ။ စစ်ပြေးရှောင်တွေအတွက် အလှူရှင်တွေ မရှိလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ နန်းဖဲရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။


“ကျမတို့ဘက်ကတော့ ဖြစ်နေတုန်းပဲ။ ဒီတရက် နှစ်ရက်မှ နားတယ်။ ကျမတို့ ပြေးလာတာက ၇ လရှိသွားပြီ။ မပြန်နိုင်ဘူးဆိုတာက နန်းဖဲရွာမှာကျတော့ တိုက်ပွဲရက်ခြားရက်ခြား ဖြစ်တယ်လေ။ ရွာထဲမှာကဖြစ်နေတော့။ အခက်အခဲတော့ ရှိတာပေါ့ စားဝတ်နေရေးပါ။ လိုအပ်တာတော့ အစုံပဲပေါ့။ အခုကျမတို့ ဘယ်လိုပြောရမလဲ အောက်ဘက်က အရှေ့ဘက်ပိုင်းကိုပြေးတာပေါ့။ အဲ့မှာတော့ ပိုခက်ခဲတယ်။ အလှူရှင်တွေလည်း မလာနိုင်ကြဘူး။ အခက်အခဲအမျိုးမျိုးကြောင့် နန်းဖဲကို ကျော်ဖြတ်လာရတာ အဆင်မပြေဘူးပေါ့နော်။”

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားတာဝန်ခံကတော့ သူတို့ဆီအကူအညီတောင်းလာတဲ့ စစ်ပြေးရှောင်တွေကို စာရင်းပြုစုပြီး အလှူခံဖြေရှင်းပေးတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

<https://burmese.voanews.com/a/myanmarviolence-voaburmese-ကရင်နီ-ဒီးမော့ဆို-၀၀၇/6660220.html>

ဇူလိုင် ၁၄ တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေ၊ ၁၆ ဦးထိခိုက်ဒဏ်ရာရဟုNUG ပြော

Published By DVB | 15 July, 2022



ဇူလိုင် ၁၄ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆

ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်း မန္တလေးတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၉ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒို့အပြင် ပြည်သူ့ခုံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။


ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၁ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

<https://burmese.dvb.no/archives/543629>

တလအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၁၉၇၅ ဦးသေဆုံးဟုNUG ပြော

Published By DVB | 15 July, 2022



မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို မလွဲသာမရှောင်သာ ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် NUG အစိုးရက ပြည်သူ့ရှင်ခွင့် ခိုလှုံရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်နေပြီး အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက် ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေလည်း နေ့စဉ်များပြားလာနေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။


ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) တွေကို လည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/543550>

စစ်အာဏာသိမ်း ၁ နှစ်ခွဲအကြာ ဖမ်းဆီးခံရသူပေါင်း ၁၄၆၀၀ ကျော်၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၂၀၈၃ ဦးထိရှိလာ

Published By DVB | 15 July, 2022



မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ

စစ်ကောင်စီတပ်တွေ အကြမ်းဖက်

ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း

အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၈၃ ယောက်နဲ့

ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၆၅၀ ယောက်ထိရှိပြီလို့

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

(အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်အထိ အေအေပီပီက

ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၅၈၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၁၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာမှာ နေထိုင်တဲ့ ဦးမြင့်အေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အင်းနက် ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဦးမြင့်အေးကတော့ သူ့ရဲ့ နေအိမ်မှာ ကျန်ခဲ့တဲ့ နွားတွေကို ပြန်လွှတ်ပေး ဖို့အတွက် ကျေးရွာဆီ ပြန်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းအကျဉ်းထောင်တွင်း အထူးတရားရုံးက မြိတ်ဒေသခံတယောက်ဖြစ်သူ ကိုအောင်မျိုးသန့် (ခ) ရေကျင်ငယ်ကို ဇူလိုင် ၇ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုအောင်မျိုးသန့် (ခ) ရေကျင်ငယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဆီ ငွေကြေးနဲ့ တခြားထောက်ပံ့မှုတွေ ပြုလုပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တာဖြစ်တယ် လို့ အေအေပီပီက ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/543593>

နေပြည်တော်ဆွေးနွေးပွဲမတိုင်မီ SSPP တပ်စခန်းတွေကို မိုင်းရှူးမြို့နယ်ထဲက ထွက်ခွာခိုင်း

2022.07.15



ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးစဉ် ဓါတ်ပုံ - SSPP Info

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းသုံးခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ထပ်မံပြောဆိုလာတယ်လို့ SSPP ပြောခွင့်ရ ပိုလ်မူးစိုင်းဘုန်းဟန်က RFA ကို ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက် မနေ့မနက် ၁၁ နာရီမှာ ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မှာ စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSPP တပ်ဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံချိန် အခုလိုပြောဆို ခဲ့တာလို့ ပိုလ်မူးစိုင်းဘုန်းဟန် က ပြောပါတယ်။

“နေပြည်တော်ဆွေးနွေးပွဲ မတိုင်ခင် ကျနော်တို့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ပြောတာပေါ့။ ခုနစ်ရက်အတွင်း အကြောင်းပြန်ပေးဖို့ ပြောသွားတယ်။ ဆုတ်မယ်၊ မဆုတ်ဘူးဆိုတာကတော့ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးပြီးမှပဲ သိရမှာပါ”

တွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ SSPP ဘက်ကတော့ ဒုတိယဥက္ကဋ္ဌ-၁ စစ်ခေတိုင်၊ ဒုတိယဥက္ကဋ္ဌ - ၂ စစ်ခွန်ဆိုင်တို့ ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ တပ်စခန်းဆုတ်ခွာပေးရေးအပြင် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ ဘက်က စုံစမ်းမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းဘုန်းဟန်က ဆက်ပြောပါတယ်။

“မူးယစ်ဆေးဝါးဖမ်းမိတာမှာပါတဲ့ တရားခံတစ်ယောက်ကို ခေါ်ထုတ်ပြတာပေါ့ဗျာ။ ပြီးတော့ သူတို့သယ်ခဲ့တယ်ဆိုတဲ့အိမ်ကို လက်ညှိုးထိုးပြခိုင်းတာပေါ့။ ဒါပေမဲ့ အိမ်မှာက ဘာမှမရှိပါဘူး။ ဘာမှမတွေ့ဘဲနဲ့ ပြန်သွားတာပေါ့။ အဲလောက်ပါပဲ”

SSPP နဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စအတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရသူကို RFA က မေးမြန်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီက လမ်းဖောက်လုပ်ရေးအကြောင်းပြချက်နဲ့ သံလွင်မြစ်တစ်ဖက်ကမ်း မော်ဖ ဒေသကိုသွားတဲ့ လွယ်နိုင်နဲ့ မန်ဝိန်းကျေးရွာအနီးက SSPP တပ်စခန်းသုံးခုကို ဆုတ်ခွာပေးဖို့ ပြီးခဲ့တဲ့ဇွန်လကပင် တောင်းဆိုထားတာပါ။ SSPP ဘက်ကတော့ အဲဒီနေရာတွေဟာ စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်နေတာကြောင့် ဆုတ်ခွာပေးဖို့မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုထား ပါတယ်။

ဒေသအတွင်း တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ အဲဒီစခန်းတွေဟာ SSPP ဌာနချုပ် လုံခြုံရေးနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေကြား ဆက်သွယ်ရေးအတွက် အရေးပါတာကြောင့် SSPP ဘက်က ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ညှိနှိုင်းမှု အဆင်မပြေရင် စစ်ရေးအရ တင်းမာတဲ့ အခြေအနေတွေထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။

SSPP ဟာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA မှာတော့ ပါဝင်လက်မှတ်ရေးထိုး ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားပေမယ့် အောက်ခြေမှာ တပ်စခန်းဆုတ်ခွာရေးကိစ္စတွေ မပြီးသေးတာကြောင့် နေပြည်တော်ငြိမ်းချမ်းရေး တွေ့ဆုံပွဲ တက်ရောက်ဖို့ မဖြစ် နိုင်သေးဘူးလို့ SSPP ဘက်က ပြောထားပါတယ်။

<https://www.rfa.org/burmese/news/myanmar-military-want-leave-sspp-camp-07152022072109.html>

SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ

By SHAN - July 15, 2022

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့မှာ ဇူလိုင် (၁၄) ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ SSPP/SSA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မိုင်းရှူးမြို့နယ်ရှိ SSPP တပ်စခန်းများကို (၇) ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ခြင်း နဲ့ ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို သျှမ်းသံတော်ဆင့် မှ နန်းနောင်နောင် က ဆက်သွယ်မေးမြန်းထား ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်နိုင်- မန်ဝိန်းအတွင်း လှုပ်ရှားနေတဲ့ SSPP /SSA တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့က သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိခဲ့ပေ။

မေး ။ ။ SSPP/SSA နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ဘာတွေဆွေးနွေးခဲ့ပါသလဲ။ ဘယ်လိုအကြောင်းအရာကို ဆွေးနွေးခဲ့ပါသလဲရှင်။



ဗိုလ်မှူးဖုန်းဟန်

ဖြေ ။ ။ အဓိက (၂) ချက်ပေါ့ဗျာ။ ဆွေးနွေးမှုက ပထမတစ်ချက်က မိုင်းရှူးမြို့နယ် နဲ့ မိုင်းရှူးမြို့ မြောက်ဘက်မှာရှိတဲ့ တပ်စခန်း (၃) ခုကို အရင်တုန်းက နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ အဲဒါကို ပြန်လာမေးတဲ့ သဘောပါ။ အဲဒါကို ရွှေနိုင်၊ မရွှေနိုင် နောက်ထပ် (၇) ရက် အချိန်ထပ်ပေးတယ်။ အဓိက အချက် တစ်ချက်ပေါ့ဗျာ။ နောက်တစ်ခုက တရားခံ တစ်ယောက်ကို ထောက်ပြတယ်။ အဲတရားခံက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုပြီးတော့ သူတို့အကြောင်းပြတယ်။ အဲသူနဲ့ အရောင်းအဝယ်လုပ်တဲ့အိမ် လာပြီးတော့ လက်နဲ့ ထိုးပြမယ်ဆိုပြီးတော့ လာပြမယ်။ လာစစ်မယ်ပေါ့။ တကယ်တမ်း လာစစ်တော့ ဘာမှ မရှိဘူး။ အဲဒါပါပဲ။

မေး ။ ။ မိုင်းရှူးမြို့နယ်ဘက်က တပ် (၃) နေရာ ဆုတ်ခိုင်းတဲ့အပေါ် SSPP ဘက်က ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က ကော်မတီ စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ ဗဟိုနိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကို ပြန်ပြီးတော့ ဆွေးနွေးမှု ပြုပြီးတော့မှပဲ အကြောင်းပြန်မယ်ဆိုပြီး ဖြေပေးခဲ့တယ်။

မေး ။ ။ တပ်နေရာ စခန်း (၃) နေရာ အပြင် သူတို့ဘက်က တခြား တောင်းဆိုတာ ရှိလားရှင့်။

ဖြေ ။ ။ မရှိပါဘူးဗျာ။ အဓိက အဲဒါပါပဲ။

မေး ။ ။ တကယ်လို့ တပ်စခန်း (၃) နေရာကို မဆုတ်ခွာပေးဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ တင်းမာမှုက ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောလို့မရသေးဘူး။ ကျနော်တို့ ဆုတ်ခိုင်းတာ မဟုတ်တဲ့အတွက် တင်းမာမှုက သူတို့ဘက်ပဲ မူတည်တယ်။

မေး ။ ။ နှစ်ဖက် တပ်ဖွဲ့က စစ်ရေးတင်းမာနေတဲ့ အခြေနေမှာ ပြည်သူတွေကလဲ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်။ SSPP အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲရှင့်။

ဖြေ ။ ။ တိုက်ပွဲဆိုတာ နှစ်ပေါင်း (၇၀) ကျော် ဖြစ်လာခဲ့ပြီပဲ။ တော်လှန်ရေးကာလက (၇၀) ကျော်လာခဲ့ပြီ။ ပြည်သူ လူထုက စစ်ဖြစ်မလား မဖြစ်ဘူးလားဆိုတာ အရိပ်အကင်း မပြောလဲ သိပါတယ်။ မဖြစ်ဖို့လဲ ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားတယ်။ ခုချိန်က ကိုဗစ် ကာလရယ် တစ်နိုင်ငံလုံး တိုက်ပွဲရယ် လာတိုးနေတဲ့ ကပ်ကြီး သုံးပါးလို့ ဖြစ်နေတယ်။ ဒါမယ့် ဘာပဲဖြစ်လာဖြစ်လာ ပြည်သူလူထု နှစ်နာမူမရှိအောင်တော့ အတတ်နိုင်ဆုံး လုပ်နေတာဖြစ်တယ်။ ကူညီပံ့ပိုးမှု ကျနော်တို့ တစ်လျှောက်လုံး လုပ်လာတယ်။ ကျနော်တို့ နဲ့ ပြည်သူတို့နဲ့ တစ်သားတည်း ဖြစ်နေတယ်ဆိုတဲ့ဟာ ကျနော်တို့ ဒုက္ခဆိုရင်လည်း ပြည်သူလူထုရဲ့ ဒုက္ခပဲ ပြည်သူလူထု ဒုက္ခဆို ကျနော်တို့ ဒုက္ခလို့ မှတ်ယူတယ်။ အဲဒါပါပဲ တစ်ထပ်တည်းကျတယ်လို့ ပြောလိုပါတယ်။

မေး ။ ။ ဇူလိုင် (၁၄) ရက် မနေ့က ဆွေးနွေးပွဲမှာ ဘယ်သူတွေ တက်ရောက်ခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ ဒုဥက္ကဋ္ဌ (၁)၊ (၂) စစ်ခေးတိုင်း ရယ် စစ်ခွန်ဆိုင် ဦးဆောင်ပြီးတော့ (၆) ယောက်တက်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီးတော့ တိုင်းချုပ် တိုင်းမှူး စတဲ့ နေပြည်တော် က ဗိုလ်ချုပ်ကြီးတွေ သူတို့ဘက်ကတော့ (၇) ယောက်လောက်တက်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

<https://burmese.shannews.org/archives/29226>

SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား

By SHAN - July 15, 2022



SSPP နဲ့ စကစ တွေ့ဆုံဆွေးနွေးမှု

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဋ္ဌ - ၂ ဗိုလ်ချုပ်ခွန်ဆိုင် ခေါင်းဆောင်ပြီး ဆွေးနွေးခဲ့စဉ်တွင် ပြောကြားခဲ့ကြောင်း SSPP /SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက ပထမတစ်ချက်က မိုင်းရှူးမြို့နယ်နဲ့ မိုင်းရှူးမြို့မြောက်ဘက်မှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းနေရာ သုံးခုကို သူတို့က ဆုတ်ခိုင်းတဲ့ ကိစ္စပေါ့။ ကျနော်တို့က ဆုတ်ခိုင်းမဆုတ်ခိုင်း ဆိုတာကို နောက်ထပ် ၇ ရက် အချိန်ထပ်ပေးပြီး အကြောင်းပြန်ခိုင်းတယ်” ဟု ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတို့၏ ပြောဆိုချက်များကို SSPP/SSA တာဝန်ရှိ ဗဟိုနိုင်ငံရေး ဦးဆောင်မှု ကော်မတီများ ဆွေးနွေးပြီးမှသာ အကြောင်းပြန်နိုင်ကြောင်းလည်း ဗိုလ်မှူးဖုန်းဟန်က ဆက်လက် ပြောဆိုထားသည်။

စစ်ကောင်စီပြောဆိုချက်အတိုင်း တပ်စခန်းနေရာများ ဆုတ်ခွာမှု မရှိပါက စစ်ရေးတင်းမာမှုအခြေအနေ များလည်း စစ်ကောင်စီတို့အပေါ် မူတည်ကြောင်း ဗိုလ်မှူးဖုန်းဟန်က ပြောသည်။



စကစ နဲ့ SSPP တွေ့ဆုံဆွေးနွေးမှု

“တပ်စခန်းနေရာတွေကို ဆုတ်ခွာဖို့ ပြောတာ ကျနော်တို့ တပ်ဖွဲ့မဟုတ်တဲ့ အတွက် စစ်ရေးတင်းမာမှု အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့အနေနဲ့လည်း တိုက်ပွဲမဖြစ်အောင် ပြည်သူထူထုပ်ခိုက်နစ်နာမှုမဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ တွေ့ဆုံပွဲတွင် SSPP/SSA ဘက်မှ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ် ခွန်ဆိုင် ခေါင်းဆောင်သည့် အဖွဲ့သား ၆ ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် စစ်ကောင်စီဘက်မှ အဖွဲ့သား ၇ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ လွိုင်ခိုင်း- မန်ဝိန်းအတွင်း လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့တို့ကို ဇူလိုင်လ ၇ ရက်နေ့တွင် သုံးကြိမ်မြောက် တပ်ဆုတ်ဖို့ ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ SSPP/SSA ဘက်မှ ဆုတ်ခွာခြင်းမရှိဘဲ စစ်ရေးတင်းမာနေကြသည်။

<https://burmese.shannews.org/archives/29214>

ကျောက်ဂူဘက်တွင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်ပွား

By SHAN - July 15, 2022

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ ဇူလိုင် (၁၅) ရက် မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု လွိုင်ငင်းတောင်ဘက်တွင် ပစ်ခတ်သံများ ကြားရခြင်းဖြစ်ပြီး ၁ နာရီနီးပါးအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက မွန်းလွဲပိုင်း ၁၂ နာရီကျော်ကနေ ၁ နာရီဝန်းကျင်အထိ လွိုင်ငင်းတောင်ဘက်မှာ တိုက်ပွဲဖြစ်ကြပါတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ခတ်ကြလို့ ကျနော်တို့ဆို ယာတောမှာ အလုပ်လုပ်ရာကနေ အိမ်ကိုပြန်ပြေးလာခဲ့ရတယ်” ဟု ကျောက်ဂူကျေးရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



ဖေဖော်ဝါရီလတုန်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ရှောင်များ စစ်ဘေးတိမ်းရှောင်ရ

တိုက်ပွဲဖြစ်ပွားရာ လွိုင်ငင်းတောင်သည် ကျောက်ဂူကျေးရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ပစ်ခတ်သံများ ထွက်ပေါ်လာစဉ်တွင် အနီးရှိ ဒေသခံရွာသားများက

ကြောက်လန့်ကြကြောင်း ၎င်းက ဆက်လက် ပြောဆို ထားသည်။

အဆိုပါ လွိုင်ငင်းတောင်ကြောတစ်ဝိုက်တွင် SSPP/SSA သွားလာလှုပ်ရှားနေလျက်ရှိပြီး ယမန်နေ့ (ဇူလိုင် ၁၄) ရက်တွင် RCSS/SSA စစ်ကြောင်းတစ်ခု အဆိုပါ လမ်းကြောင်းဘက် ထွက်သွားကြောင်း မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဘက်မှာ SSPP/SSA စစ်အင်အားဖြည့်ပြီး လှုပ်ရှားနေတာတော့ ကြာပြီပေါ့နော်၊ မနေ့ကတော့ အဲ့လွိုင်ငင်းဘက်ကို RCSS ခြေလျင်နဲ့ စစ်ကြောင်းချီသွားတာ မြင်လိုက်ရတယ်၊ ဒီနေ့တော့ တိုက်ပွဲသံကြားရတယ်ပေါ့၊ ဒါပေမဲ့ ဆက်စပ်မှု ရှိမလားတော့ ကျနော်လည်း မသိဘူး” ဟု အမည်မဖော်လိုသူ အသက် ၄၀ ဝန်းကျင် ကျောက်ဂူရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာထဲဝင်ပြီး ဘော်ဒါဆွဲ ရိုက်နှက်ဖမ်းဆီးမှု ပြုလုပ်မည်ကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ရပ်စောက်မြို့နယ်အတွင်း SSPP/SSA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအိမ် တချို့ပျက်စီးခဲ့ရသည့်အပြင် ရာနှင့်ချီသော ဒေသခံပြည်သူတို့က စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ရပ်စောက်မြို့သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ဖြစ်ပြီး သင်တန်းကျောင်းများ နှင့် ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်သည့် နေရာတစ်ခု ဖြစ်သည်။

<https://burmese.shannews.org/archives/29218>

ကျောက်ကြီးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

2022.07.15



ကျောက်ကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်ကလေးများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့မှာ တွေ့ရစဉ် Photo: Citizen Journalist

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စပ်လဲကျေးရွာထဲကို ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး

ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇူလိုင်လ ၁၄ ရက် မနက်က ထုတ်ပြန်ပါတယ်။

သေဆုံးသူဟာ အသက် ၄၀ အရွယ်ရှိသူ အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ကလေးနှစ်ဦး ကတော့ အသက် ၁၂ နှစ်အရွယ် နော်ထီးဆဲခူနဲ့ ခြောက်လသားအရွယ် စောထီးဖိုးကလေး တို့ဖြစ်ပြီး ဆင်မတောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ ကျောက်ကြီးမြို့မှာ ဆင်မတောင်ဆိုတာရှိတယ်။ အဲဒီကနေ ပြီးတော့ ရမ်းသန်းထုတာ။ အမှန်တော့ KUN တွေရှိတဲ့ဆီကို ထုတာ။ မရောက်တဲ့အခါ ကျတော့ စပ်လဲကျေးရွာကို ကျတာ။ စစ်ရှောင်တွေက ခဏအိမ်ပြန်တဲ့အချိန်မှာ အိမ်ပေါ် ကျပြီး ဖခင်က နေရာမှာတင်သေပြီး ကလေးတွေက ဒဏ်ရာရသွားတာ။ ကလေးတွေက ပန်းရယ်၊ လက်ရယ်၊ တင်ပါးရယ် ထိသွားတယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ကျောက်ကြီး မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၁)၊ ခလရ (၆၀) ပူးပေါင်းတပ်တွေက လက်နက်ကြီး တွေ့နဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

မနက်တော့ အဲဒီလက်နက်ကြီးဟာ စပ်လဲကျေးရွာထဲက နေအိမ်တစ်လုံးကို ကျရောက်ခဲ့ တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့လည်း ဆိုပါတယ်။

ဆင်မတောင်အနီးမှာ လွန်ခဲ့တဲ့ ငါးရက်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သလို ကျောက်စရစ်နဲ့ အင်းနက်ကျေးရွာတွေမှာ ဒီနေ့မနက် ၄ နာရီခွဲက တိုက်ပွဲဖြစ်သံကြားရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၄ ရက် မနက် ၇ နာရီအချိန်က စစ်ကောင်စီတပ်က သောင်ပုကျေးရွာက သင်းအုပ်ဆရာ စောဖရက်စလီရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်ရှိ စောလာဘူအား ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ကျောက်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

မနက် ၈ နာရီကျော်အချိန်မှာ ကျောက်စရစ်ကျေးရွာအုပ်စု သောင်ပုကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)၊ ခမရ (၆၀၃) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁ နာရီအချိန်က နတ်သံကွင်း တိုက်နယ်အတွင်းမှာရှိတဲ့ အလယ်စု၊ ဝါးပင်စုနဲ့ ရွာမကျေးရွာတွေက ဒေသခံ ၃၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့အထိ ပြန်မလွှတ် သေးဘူးလို့ နတ်သံကွင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ကြီးတွင် စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွားသည့် ကရင်လူငယ် (၂၃)ဦး ပြန်မလွတ်သေး

ဇူလိုင်လ ၁၅ရက်၊ ၂၀၂၂ခုနှစ်၊ ကေအိုင်စီ



ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်တွင် ကရင်လူငယ် (၂၃)ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ကာ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ယနေ့ ဇူလိုင်လ (၁၅)ရက်နေ့အထိ ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက “အခုထိ အဲဒီလူငယ် ၂၃ယောက်ကို ပြန်လွှတ်ပေးတာမရှိဘူး။

လူသား ခိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတုန်းပဲ။ သူတို့နဲ့လည်း အဆက်အသွယ်မရသေးဘူး။ ဒီဘက်မှာ စစ်တပ်တက် လာလို့ ဒေသခံတွေကလည်း ရွာလုံးကျွတ် ထွက်ပြေးကုန်ပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့တွင် စစ်ကောင်စီ ခမရ-၅၉၉ ပူးပေါင်းတပ်မှ ကျောက်ကြီးမြို့နယ် ဒေါင်းမို့ကျေးရွာ အုပ်စုအတွင်းရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာထဲ၌ ဝင်ရောက်ကာ ကျေးရွာထဲရှိ သက်ကြီးရွယ်အို၊ ကလေး ငယ်များနှင့် အမျိုးသမီးများ အပါအဝင် အဆိုပါလူငယ်များကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးခံရသည့် ဒေသခံ ပြည်သူလူထုများထဲတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် အမျိုးသမီးများကို ပြန်လည်လွတ်ပေးသော်လည်း ထိုကရင်လူငယ် (၂၃)ဦးကို လွတ်ပေးခြင်းမရှိသည့်အပြင် ဖမ်းဆီးချုပ်နှောင်ထား၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေသည်ဟု ကေအဲန်ယူမှ ဇူလိုင်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

ဖမ်းဆီးခံထားရသည့် ကရင်လူငယ် ၂၃ဦးကို စစ်ကောင်စီတပ်မှ တာလမ်းပေါ်တွင် လက်ပြန်ကြိုးတုတ်၍ တစ်နေကုန် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေခြင်းရှိသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

ထို့အပြင် ဇူလိုင်လ (၁၄)ရက်နေ့ တွင်လည်း စစ်ကောင်စီတပ် ခမရ-၃၅၁၊ ခမရ -၆၀ ပူးပေါင်းတပ်မှ ကျောက်ကြီးမြို့ နယ် စပ်လဲကျေးရွာထဲတွင် လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် အသက်(၄၀)အရွယ် ဖခင်ဖြစ်သူ သေဆုံးပြီး အသက် မပြည့်သေးသည့် (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် (၁၂)အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်ဟုလည်း ကေအဲန်ယူ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင်လည်း စစ်ရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို ဆိုသူကိုလည်း စစ်ကောင်စီတပ်မှ ဖမ်း ဆီးသတ်ဖြတ်ခြင်းရှိခဲ့သည့်အပြင် ဇူလိုင်လ(၁၁)ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်ရှိ အသက် ၆၂အရွယ် အင်းနက်ရွာနေ ဦးမြင့်အေးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ဇူလိုင်လ (၁၄)ရက်နေ့တွင် သောင်ပုကျေးရွာနေ အသက် (၂၇)နှစ်အရွယ် စောလာဘူအားကိုလည်း စစ်ကောင်စီတပ်မှ ထပ်မံ ဖမ်းဆီးသတ်ဖြတ်ခဲ့ သည်။

ဒေသခံတစ်ဦးက “ရွာထဲကိုဝင်လာတဲ့ စစ်တပ်တွေက မထင်ရင်မထင်သလို လူထုကိုဖမ်းဆီးလုပ်ဆောင်တယ်။ တချို့ စစ်ရှောင်တွေဆိုရင် ရွာမှာ နွားစာ၊ ဝက်စာပြန်ကျွေးတာတွေ ပစ္စည်းပြန်ယူတာတွေရှိတယ်။ အဲဒါကို သူတို့နဲ့တိုးရင် သူတို့ ဖမ်းတာပဲ။ အခု အသွားအလာ သူတို့နဲ့မတိုးရင် အကောင်းဆုံး။ ရွာထဲဝင်ပြီးဆိုရင်

တွေ့တဲ့လူတွေကို အဲလို ဖမ်း ဆီးတာတွေရှိလို့ တချို့လူထုတွေက ကြိုတင် စစ်ရှောင်နေရတာလည်း ပါတယ်။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်မှ နိုင်ငံအာဏာသိမ်းယူပြီးသည့်အချိန်မှစတင်၍ ဇူလိုင်လအထိတွင် ကျောက်ကြီးမြို့နယ်ထဲတွင် စစ် ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရသည့် ဒေသခံ (၂၉)ဦး ရှိနေပြီဖြစ်သည်ဟုလည်း ဒေသခံ ကရင်လူမှုရေး ရာအဖွဲ့ထံမှ သိရသည်။

ကေအန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ ဆက်လက် အင်အားတိုးချဲ့ကာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများထဲသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေးရွာလူထုနေအိမ်နှင့် တဲများကို မီးရှို့ဖျက်ဆီးခြင်းနှင့် လူထုများကို အဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိသည့်အတွက် လက်ရှိအချိန်တွင် သောင်းနှင့်ချီသည့် ဒေသခံလူထုမှာလည်း ထွက်ပြေး တိမ်းရှောင်နေရသည်။

<https://kicnews.org/2022/07/ကျောက်ကြီးတွင်-စစ်ကောင်/>

သူရဘွဲ့ရ ရဲဒုတပ်ကြပ် ၁ ဦး ကေအန်ယူထံ အလင်းဝင်

Published By DVB | 15 July, 2022



ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ ထံ ဖာပွန်မြို့ရဲစခန်းက ရဲဒုတပ်ကြပ်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ ကေအန်ယူက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ချ အလင်းဝင်ရောက်လာတဲ့ ရဲကိုယ်ပိုင်အမှတ် (လ-၂၇၂၃၃၂)၊ ရဲဒုတပ်ကြပ်ဇေယျာ (၃၈ နှစ်) ဟာ V8-63 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည် ၁၁၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓားမြောင် ၂ လက်နဲ့အတူ ထွက်ပြေးလာခဲ့တာပါ။

အလင်းဝင်ရောက်လာတဲ့ ရဲဒုတပ်ကြပ်ဟာ ရဲတပ်ဖွဲ့မဝင်ရောက်ခင်က အကြမ်းဖက်စစ်တပ်မှာ ကိုယ်ပိုင်နံပါတ် တ-၃၆၇၄၆၆ တပ်သားအဆင့်နဲ့ ၁၃ နှစ်

တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုးကန့်ဒေသမှာ တာဝန်ကျစဉ်က ကိုးကန့်စခန်းတွေဖြစ်တဲ့ ပွိုင့် ၄၅၂၇ နဲ့ သံခမောက်ကုန်းစခန်းတွေကို သိမ်းပိုက်ရာမှာ ပါဝင်တိုက်ခိုက်သူအဖြစ် သူရဘွဲ့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သက် ၁၃ နှစ် တာဝန်ထမ်းဆောင်နေရင်း ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့ခံရပြီးနောက် ၂၀၁၈ ခုနှစ်မှာ ရန်ကုန်တိုင်း၊ လှော်ကားရဲတပ်ရင်းအမှတ် ၈ မှာ သင်တန်းပြီးမြောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲတပ်ရင်းအမှတ် ၆ မှာ တာဝန်ထမ်းဆောင်နေရာက ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်ကစတင်ပြီး ဖာပွန်မြို့ ရဲလုံခြုံရေးဌာနမှာ ရဲဒုတပ်ကြပ်အဆင့်နဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဒုတပ်ကြပ်ဇေယျာက “အကြမ်းဖက်စစ်တပ်တွေက ပြည်သူ့အာဏာကို မတရားသိမ်းဆည်းတယ်။ အပြစ်မဲ့ပြည်သူတွေကိုလည်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို သိနေမြင်နေရတော့ ဒီအဝန်းအဝိုင်းထဲမှာ ဘယ်လိုမှ တာဝန်မထမ်းဆောင်ချင်တော့ဘူး” လို့ အလင်းဝင်ရောက်ရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ မှန်ကန်တဲ့ ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တရနေမှာ မဟုတ်သလို တော်လှန်ရေးအဖွဲ့အစည်းကလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုလက်ခံပြီး ကျွေးမွေးစောင့်ရှောက်ပေးထားလို့ ကေအန်ယူက ဆိုပါတယ်။

ဒါကြောင့် ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မရရတဲ့နည်းလမ်း ရှာကြံပြီး ရုန်းထွက်လာဖို့နဲ့ ဘာမှ စိုးရိမ်ကြောက်လန့်နေစရာမလိုဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေက လှိုက်လှဲပျူငှာစွာနဲ့ ကြိုဆိုလက်ခံပေးနေတယ်လို့ ရဲဒုတပ်ကြပ်က တိုက်တွန်းထားကြောင်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/543645>

တိုက်ပွဲနေ့စဉ်ဖြစ်ပွားသော်လည်း ကာစီနိုလုပ်ငန်းအဆောက်အဦများ အလုပ်မပျက်ကြီးထွားလာနေ

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



မြဝတီ-ဝေါလေ ကားလမ်းပေါ်တွင် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသော်လည်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် တရားမဝင် တည်ဆောက်လုပ်ကိုင်နေကြသည့် တရုတ်ကာစီနို၊ အွန်လိုင်းလောင်းကစားလုပ်ငန်းအဆောက်အဦများမှာ အလုပ်မပျက် အလျင်အမြန်ကြီးထွားလာ နေသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်နှင့် ထိုးစစ်ဆင် လာသော စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည့် ဖလူး၊ မယ်ထော်သလေး၊ ကျောက်ခက်၊ ဝေါလေဒေသတွင်းရှိ ကာစီနိုလောင်းကစားရုံများမှာ အလုပ်မပျက်အလျင်အမြန် ကြီးထွားလာနေကြောင်း မြဝတီဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“တိုက်ပွဲကသာဖြစ်နေတာ နေ့တိုင်းတရုတ်တွေ အွန်လိုင်းဂိမ်း၊ ကာစီနိုတွေ၊ ဇိမ်ခန်းတွေ ဆောက်နေ တာက ဘယ်လုပ်ငန်းမှ မရပ်သွားဘူး၊ တာဝါကရိန်းတွေနဲ့ စက်ယန္တရားတွေနဲ့ နေချင်း၊ ညချင်း အမြန်ဆောက်နေတာ၊ ဒေသခံအစစ်တွေက စစ်ရှောင်နေရင်း ကိုယ့်မျက်စိရှေ့မှာတင် အဆောက် အဦတွေက ကိုယ့်မြေကိုယ့်ရေပေါ်မှာ တရားမဝင်အဆောက်အဦတွေ နေချင်း၊ ညချင်း တစ်ခုပြီးတစ်ခု လုပ်နေကြတာ၊ မြဝတီကြံခင်းရပ်ကွက်ကနေ အခုဆို မယ်ထော်သလေး၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်း မြိုင်၊ ဝေါလေကမ်းနားအထိ တရုတ်ကာစီနိုအွန်လိုင်းဂိမ်းလုပ်ငန်းရုံတွေ များလာနေပြီ”ဟု သူက ပြော သည်။

အဆိုပါ ဖွင့်လှစ်ထားသော ကာစီနိုလောင်းကစားရုံများတွင် လုံခြုံရေးအပြည့်ချထားပြီး လာရောက် ကစားသူများမှလွဲ၍ အပြင်လူ လုံးဝဝင်ရောက်ခွင့်မရှိသည့်နေရာမျိုးဖြစ်သည်ဟု သိရှိရသည်။

“ထိုင်းဘက်ကလည်း လာကစားတယ်၊ မြန်မာဘက်ကလည်း ကစားကြတယ်၊ ထိုင်းဘက် ကားဝင်း၊ မြန်မာဘက်ကားဝင်းတွေမှာ ညဆိုလာကစားကြသူတွေရဲ့ ကားတွေ ပြည့်နေတယ်၊ မီးတွေထိန် လင်းနေတယ်၊ မြဝတီမှာလည်းကာစီနိုတွေ အွန်လိုင်းဂိမ်းလုပ်တဲ့အထောက်အထားမဲ့ တရုတ်တွေ ပိုများလာတယ်၊ BGF လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်နေတော့ အဲ့ဒီဘက်ကို ဒေသခံတွေ ဘယ်သူမှသွားမရဘူး၊ ” ဟု ထို မြဝတီဒေသခံက ဆက်ပြောသည်။

ဒေသအတွင်း BGF နှင့် DKBA အပစ်ရပ်အဖွဲ့ကျောထောက်နောက်ခံပြုလုပ်ငန်း ဖြစ်သော တရုတ် ကာစီနို၊ အွန်လိုင်းဂိမ်းနှင့် တရားမဝင်လောင်းကစား၊ အပျော်အပါးလုပ်ငန်းများ တည်ဆောက် လုပ်ကိုင်နေမှုမှာ ယခင်က မြဝတီမြို့၊ ဧရိယာနှင့် ရွှေကုက္ကိုလ်ဒေသဘက်တွင်သာ လုပ်ကိုင်နေကြသည့် လုပ်ငန်းများမှာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားမဝင်တရုတ်နိုင်ငံသားအများအပြား ရောက်ရှိ နေထိုင်လာကြကြောင်း မြဝတီမြို့ခံများက ပြောသည်။

“ကျနော်တို့ ဖလူးဘက် ၊ မင်းလက်ပံဘက်၊ ကျောက်ခက်ဘက်မှာ တရုတ်တွေ ပိုများလာတယ်။ တခြားနယ်က အွန်လိုင်းဂိမ်းတွေမှာ လာလုပ်ကြတဲ့သူတွေတွေ့ နေရတယ်။ ဒေသခံက အလုပ်ရတာက သန့်ရှင်းရေးတို့ ၊ ခြံအလုပ်တို့လောက်ပဲရှိတယ်။ ကျန်တာတခြားနယ်ကလူနဲ့ ၊ တရုတ်တွေပဲများ လာနေတယ်။ BGF ၊ DKBA အဖွဲ့အစည်းက ဂိတ်စောင့်တယ်ဆိုတော့ ဘယ်သူမှ အဲဒီဘက် မသွားကြဘူး ၊ တိုက်ပွဲက လက်နက်ကြီး တစ်ဂျိမ်းဂျိမ်းပစ်နေတာ၊ တိုက်လေယာဉ်တွေ ဗုံးကြဲနေတာတောင် သူတို့ ကာစီနိုဝင်းတွေမှာတော့ အေးဆေးပဲ ” ဟု ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

တရုတ်ကာစီနိုလောင်းကစားရုံ လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်ခန့်မှစ၍ မြဝတီ ထိုင်း-မြန်မာ နယ်စပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းဂိတ်များအတွင်းနှင့် ၎င်းတို့ ကျောထောက်နောက်ခံပြု လုပ်ငန်းရှင် များစတင်လုပ်ကိုင်ကြသည့် အခြေအနေမှ တရုတ်နိုင်ငံသားများစတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီထိုင်းနယ်စပ်သောင်ရင်းမြစ် နယ်ခြားစောင့်တပ်-BGF ဂိတ်စခန်း မြေဧရိယာများတွင် တရားမဝင် ကာစီနို၊ အွန်လိုင်းဂိမ်း၊ ဖျော်ဖြေရေးလုပ်ငန်းများ ဆက်လက်ကြီး ထွားလာကာ မြို့ပေါ်လူနေရပ်ကွက် မြေနေရာများအထိ ပျံ့နှံ့ နေရာယူလာပြီး ယခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာသည့် တရားမဝင်လုပ်ငန်း အဆောက်အဦများနှင့် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

<https://kicnews.org/2022/07/တိုက်ပွဲနေ့စဉ်ဖြစ်ပွား/>

ရသေ့တောင်၊ ပုဏ္ဏားကျွန်းကားလမ်း ပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်ကြုံ

၁၅ ဇူလိုင်၊ ၂၀၂၂ ၊ ဗွီအိုအေ (မြန်မာဌာန)

ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပြန်အလှန်ဖမ်းဆီးမှုဖြစ် ပွားခဲ့တဲ့နောက်ပိုင်း ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုညဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီဖက်က ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်ကတည်းပိတ်ထားတယ်လို့ ဒေသခံတွေ ကပြောပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လဒုတိယအပတ်လောက်က ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် တဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ဖမ်းဆီးသွားပြီးနောက် အခုလို ကားလမ်းကို ပိတ်ထားတာဖြစ်တယ်လို့လည်း ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ကားလမ်းအနီးမှာ ရှိတဲ့ တောဖျားချောင်းဒေသ ဆင်သေကျေးရွာ ဒေသခံ ကိုကျော်နိုင် ကပြောပါတယ်။

“ ဇွန်လ ၁၆ရက်နေ့ ကတည်းက ပြီးတော့ ပိတ်တာ။ ပုဏ္ဏားကျွန်းမှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင် တဦးကို ရက္ခိုင်တပ်တော် AAက ဖမ်းသွားပြီးတဲ့နောက် မှာ အခုလို ကားလမ်းတွေကို ပိတ်ထား တာပေါ့။ ”

လက်ရှိပိတ်ထားတဲ့ ကားလမ်းအနီးမှာရှိတဲ့ တောဖျားချောင်းဒေသမှာ လူဦးရေ ၅သောင်း ကျော် နေထိုင်ကြတာဖြစ်ပြီး ကျန်းမာရေး ပညာရေး စီးပွားရေးနဲ့ စတဲ့ ကိစ္စတွေအတွက် ပုဏ္ဏားကျွန်းနဲ့ရသေ့တောင်ကားလမ်းကို အဓိကထားကြရတာပါ။ အခုလို ကားလမ်းကို ပိတ်ထားတာကြောင့် ရေကြောင်းကနေ တဆင့်သွားလာနေကြရပြီး အချိန်ကြန့်ကြာတာတွေ သွားလာရေး အဆင်မပြေတာတွေနဲ့ ရင်ဆိုင်နေကြတယ်လို့လည်း ကိုကျော်နိုင်ကပြောပါတယ်။

“ကျနော်တို့ဖက်က ကျေးရွာ ၁၆ရွာပေါ့အဓိက အဲဒီမှာ လူတွေအများကြီးရှိတယ်။ ဒီလူတွေအကုန်လုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ။ စီးပွားရေး အဆင် မပြေ တာရှိတယ်။ ကုန်ရောင်းကုန်ဝယ်ကိစ္စတွေမှာ ကြန့်ကြာတာတွေရှိတယ်။ ကျနော်တို့ဖက်က ကွန်းရွက်တွေ သံဖရာသီးတွေ အများကြီးထွက်တာပေါ့။ အခုလို ကားလမ်းပိတ်ထားတော့ ရေကြောင်းလမ်းက ပို့ရတဲ့ အခါ ကြာတဲ့အတွက် ကွမ်းရွက်တွေဆိုရင် ပုတ်သွားတာတို့ အဲလိုမျိုးတွေလည်းရှိတယ်”

ဒီလထဲမှာပဲ တောဖျားချောင်းဒေသ ဆင်သေကျေးရွာကနေ အရေးပေါ်လူနာတဦး စစ်တွေဆေးရုံပို့ ဆောင်ခဲ့ပေမယ့် လမ်းခရီးကြန့်ကြာမှုတွေကြောင့် သေဆုံးခဲ့တယ်လို့ ဆင်သေဒေသခံ ကိုကျော်နိုင်ကပြောပါတယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ စစ်ရေးတင်းမာမှုတွေ အပြန်အလှန် ဖမ်းဆီးမှုတွေကြားမှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီးခံရတာတွေရှိနေတာပါ။ ဒါ့ပြင် တမြို့နဲ့ တမြို့ ခရီးသွားလာရေးတွေ ကုန်စည်တင်ပို့တွေကိုလည်း စစ်ကောင်စီဖက်က တင်းကြပ်ထားသလို မြို့ဝင်မြို့ထွက်တွေမှာ လုံခြုံရေးတင်းကြပ် စစ်ဆေးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

<https://burmese.voanews.com/a/6658995.html>

ပြည်ပချေးငွေ ပြန်ပေးဆပ်မှု ဆိုင်းငံ့ထားရန် ကုမ္ပဏီနှင့် အဖွဲ့အစည်းများကို ဗဟိုဘဏ် ညွှန်ကြား

Published By DVB | 15 July, 2022



ပြည်ပချေးငွေ ရယူထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ချေးငွေ အတိုး/အရင်း ပြန်လည်ပေးဆပ်မှုကို လတ်တလောကာလမှာ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီဩဇာခံ နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ ဘဏ်တွေထံ ဇူလိုင် ၁၃ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်က ပေးပို့ခဲ့တဲ့ အဲဒီညွှန်ကြားစာမှာ AD လိုင်စင်ရ ဘဏ်တွေအနေနဲ့ မိမိတို့ Customers တွေကို ချေးငွေ အတိုး/အရင်း ပြန်လည်ပေးဆပ်ရမယ့် အစီအစဉ် (Repayment Schedule) ကို ပြည်ပက ငွေချေးငှားသူ (Lender) တွေနဲ့ ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့်အကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။

ဒီညွှန်ကြားချက်ဟာ ပြည်ပနိုင်ငံတွေထံ နိုင်ငံခြားငွေစီးဆင်းမှုကို ဗဟိုဘဏ်က ထပ်မံတင်းကြပ်လိုက်တဲ့သဘော ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းမှာ နိုင်ငံသားကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေက ပြည်ပဘဏ်နဲ့ မိခင်ကုမ္ပဏီတွေထံကနေ ချေးငွေရယူရာမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့လိုပြီး ဗဟိုဘဏ်ရဲခွင့်ပြုမိန့် တောင်းခံပြီးမှသာ ဆောင်ရွက်ခွင့် ပေးထားတာပါ။

အခုညွှန်ကြားချက်ဟာ နိုင်ငံခြားကုမ္ပဏီတွေအတွက် စိန်ခေါ်မှုရှိလာနိုင်ပြီး အတိုးနှုန်း သက်သာတဲ့ ပြည်ပချေးငွေရယူနိုင်မှု ကျဆင်းသွားနိုင်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

<https://burmese.dvb.no/archives/543643>

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ Facebook အစီရင်ခံစာမှာ ဖော်ပြ

2022.07.15



Facebook သရုပ်ပြပုံ။ Photo - AFP

Meta လို့ အမည်ပြောင်းထားတဲ့ Facebook ကုမ္ပဏီက ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကျယ်တဝင့် ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်ဟာ အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊

သတင်းမီဒီယာသမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့သလို လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးနှိမ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို Facebook အနေနဲ့ အရေးပေါ်အဖြစ် သတ်မှတ်စောင့်ကြည့်ခဲ့သလို အွန်လိုင်းခြိမ်းခြောက်မှုတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

Facebook အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အကောင့် စာမျက်နှာပေါင်း ၂၀ ကျော်ကို ပိတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာ၊ မြန်မာ့ရုပ်မြင်သံကြား စာမျက်နှာ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းစာမျက်နှာတွေကို Facebook ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ အွန်လိုင်းသုံးစွဲမှု အခြေအနေ လုံခြုံရေးအတွက် ကိုယ့်ရဲ့ စာမျက်နှာကို သော့ခတ်ထားလို့ရတဲ့ Lock Profile စနစ်ကိုလည်း Facebook က လုပ်ပေးခဲ့ပါတယ်။

Facebook ကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့ ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ၊ အီသီယိုးပီးယား၊ မက္ကဆီကို၊ အာဖဂန်နစ္စတန်နိုင်ငံတွေကို အန္တရာယ်ကျရောက်တဲ့ နိုင်ငံတွေအဖြစ် ဖော်ပြထားပါတယ်။

<https://www.rfa.org/burmese/news/facebook-human-rights-report-07152022102231.html>

မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးငွေညှစ်နေ ဖူးလှိုင် ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



Photo: CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာများဘက်တွင် နယ်ခြားစောင့်တပ်-BGFမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သုံးစွဲသူလူငယ်များကိုသာ ဖမ်းဆီးနှိပ်စက်ငွေညှစ်တောင်းခံမှု များလုပ်ဆောင်နေကြောင်း

ဒေသခံများက ပြောသည်။

ကျုံးမြို့နယ်၊ ကျုံးဘိုင်းကျေးရွာသားက “မူးယစ်ဆေးရောင်းတဲ့ သူ၊ ရောင်းတဲ့အိမ်က အေးအေးဆေးဆေးပဲ၊ မြင်းဆေးက ရောင်းတဲ့ကို သူမဖမ်းဘူး၊ သုံးတဲ့ကလေးကိုဖမ်းတယ်၊ ပြီးရင် ခြိမ်းခြောက် ငွေညစ်တယ်၊ ဖမ်းမိတဲ့ ဆေးအလုံးအရေအလိုက် ဒဏ်ဆောင်ခိုင်းတယ်၊ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ လိုမျိုး ငွေတောင်း ပြန်လွှတ်တယ်၊ ပြန်ပြောရင် ရိုက်နှက်နှိပ်စက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ ကျုံးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများ ဖယ်ဖယ်ဖြစ်နေပြီး တရားဥပဒေစိုးမိုးမှုမရှိတော့သဖြင့် မည်သည့်အဖွဲ့ကို အားကိုးရမှန်းမသိတော့ကြောင်းနှင့် လူငယ်များအား ယခုလို ဖမ်းဆီးနှိပ်စက်ငွေညစ်မှုများကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံဘက် ဆွေမျိုးမောင်နှမများထံ သို့ ပို့ဆောင် ထားကြရသည့်အခြေအနေဖြစ်နေကြောင်း အဆိုပါ ကျုံးဘိုင်းရွာသားက ဆက်ပြောသည်။

“ဘယ်သူ အာဏာရှိပြီး ဘယ်သူကို ကြောက်ရ၊ ဘယ်သူကိုအကူအညီ တောင်းရမှန်းမသိဘူး။ ရွာတွေမှာ ဘုန်း ကြီးလည်း မကယ်နိုင်၊ အုပ်ချုပ်ရေးမှူးလည်းမရှိ၊ BGF လက်နက်ကိုင်တွေပဲ အမျိုးမျိုးစည်းကမ်းထုတ်ပြီး လုပ်ချင်ရာလုပ်နေကြတာ မျိုးဖြစ်နေတယ်၊ အနေချောင်ချင်ရင် သူတို့နဲ့ တည့်အောင်ပေါင်းပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရတယ်။ ရွာက အရွယ်ရောက်တဲ့ ကလေးမိဘတွေ တောင်ပေါ်ပဲ သွားခိုင်းကြတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ “ဟု ထိုကျုံးဘိုင်းကျေးရွာသားက ပြောသည်။

ကရင်ပြည်နယ်အတွင်း ကော့ကရိတ် ၊ ကျုံးမြို့နယ်၊ ကျေးရွာများဖြစ်သော ဒေါ့ဖျာ၊ ကော့ကမာ၊ ကျုံးဘိုင်း၊ ချောင်းဖျား၊ နဘူး၊ ဒေါ်လမ်း၊ မြပတိုင် ၊ ဘုရားကုန်း ကျေးရွာများဘက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲ မှုများ မြင့်တက်လာနေသလို ကျုံးမြို့နယ် မြောက်ပိုင်း ကမ်းနီ၊ ကော့ဘိမ်း၊ ကော့ပေါက်နှင့် ကော့ကျိုက် ကျေးရွာ မွန်တိုင်းရင်းသားဒေသများဘက်တွင်လည်း မွန်အပစ်ရပ်လက်နက်ကိုင်များမှလည်း ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးသူများအား အရေးယူခြင်းမရှိဘဲ သုံးစွဲသည့် လူငယ်များကိုသာ အလားတူ ဖမ်းဆီးငွေညစ်မှုများကြုံနေကြရသည်ဟု ကော့ဘိမ်းဒေသခံများက ပြောသည်။

“အရင်က ဆေးဖမ်းမိရင် ရဲဌာနကိုအပ်တယ်၊ သူတို့က ဂုဏ်ပြုဆုယူတယ်၊ အခုက အဲ့လို မဟုတ်တော့ဘူး ၊ ဆေး ဖမ်းတယ်၊ တစ်လုံးမိတစ်သိန်း၊ ၂ လုံးမိ ၂ သိန်း၊ အများကြီး အထုပ်နဲ့ မိတာဆို သိန်းဆယ်၊ ရာချီတောင်း ငွေညစ် ဖမ်းထားတာမျိုး လုပ်တယ်၊ စစ်ကောင်စီဘက်တော့ ဖမ်းပြီးမအပ်ဘူး၊ တစ်ကယ့်ကို ဆေးရောင်းနေတဲ့ အိမ်တွေ ကျတော့ ဖမ်းတာ မျိုးမရှိဘူးဖြစ်နေတော့ ရပ်ရွာကလည်း လက်နက်ကိုင်အဖွဲ့တွေ တင်မဟုတ်တော့ဘူး။ သူတို့နဲ့ နီးစပ်သက်သက်သူတွေပါ ကြောက်နေကြရတာမျိုး ကြုံနေကြရတယ် ”ဟု ကော့ဘိမ်းကျေးရွာ အရပ်ဖက် လူမှုရေးကူညီလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိမ်း၊ ကော့ပေါက် မွန်တိုင်းရင်းသားကျေးရွာများတွင် မွန် /ကရင် အပစ်ရပ်အမည်ခံ အဖွဲ့အစည်းဝင်များ ပုံစံမျိုးနေထိုင်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစားလုပ်ငန်းများလုပ်ဆောင်နေမှုမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းပိုပြီးများလာကြောင်း၊ စစ်ကောင်စီအုပ်ချုပ်ရေး မလွှမ်းမိုးနိုင်သည့် ကျေးရွာဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကပင် အုပ်ချုပ်၊ အရေးယူ၊ စည်းကမ်းထုတ်မှုမျိုးဖြင့် နေထိုင်နေကြရ ကြောင်းလည်း ဒေသခံများက ပြောသည်။

ယခုအခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေခံတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ဒေသတွင်း မြို့ရွာများ ပုံမှန်အနေအထား ပြန်လည် နေထိုင်လည်ပတ်နေသည့် အခြေအနေအဖြစ် ထင်ဟပ်စေရန် စစ်ကောင်စီဘက်မှ ကျေးရွာများတွင် ပွဲလမ်းသဘင် အခမ်းအနား ၊ နေ့ထူးနေ့မြတ်ပွဲတော်များတွင် လောင်းကစားအာဝါဒေးပွဲများ၊ မူးယစ်ဆေး ရောင်းချသူများ၊ တရားမဝင် ဂိမ်းရုံများ၊ လိုင်စင်မဲ့ ဖျော်ဖြေရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ခွင့်ပြုလာသည်ဟု ဒေသခံရွာသားများက ပြောသည်။

<https://kicnews.org/2022/07/မူးယစ်ဆေးဝါးရောင်းဝယ်သ/>